ဗိုလ်တထောင်

၁၃၄၉ ခု၊ သီတင်းကျွတ်လဆန်း ၉-ရက်၊ ကြာသပတေးနေ့(၁-၁၀-၈၇) (၃၃/၂၆၇)

၁၉၈၈ ခုနှစ်

(၄၁)နှစ်မြောက်ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဖွဲ့ စည်းခြင်း

ရန်ကုန် စက်တင်ဘာ ၃၀

"တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်မှုဖြင့် ဆိုရှယ်လစ်ဒီမိုကရေစီအနှစ်သာရများပိုမိုပီပြင်လာအောင် ဆောင်ရွက်ရေး၊ နိုင်ငံတော်၏စီးပွားရေးတိုးတက်မြင့်မားစေရန် တိုင်းရင်းသား ပြည်သူများကအားမာန်အပြည့်ဖြင့် ပါဝင်ဆောင်ရွက်ရေး၊အဖျက်သမားချုပ်ငြိမ်းရေးအတွက်တိုင်းရင်းသားပြည်သူတို့က တပ်မတော်နှင့်အတူ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရေး" တည်းဟူသော နိုင်ငံရေးဦးတည်ချက်များနှင့်အညီ ၁၉၈၈ခုနှစ်(၄၁)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကိုကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်းဖြင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်-နိုင်ငံတော် ကောင်စီက အမိန့်ကြော်ငြာစာ အမှတ်(၁၁၅/၈၇)ဖြင့် ယနေ့ထုတ်ပြန် ကြေညာသည်။

ကျင်းပရေးဗဟိုကော်မတီ

အဆိုပါ (၄၁)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီတွင် ဦးစိန်လွင် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဒုတိယ ဥက္ကဋ္ဌများအဖြစ် ဦးထွန်းရီ နိုင်ငံတော် ကောင်စီဝင်နှင့် ဦးမောင်မောင်ခ ဝန်ကြီးချုပ်တို့က ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးချစ်လှိုင် နိုင်ငံတော်ကောင်စီဝင်၊ ဦးလှထွန်း နိုင်ငံတော်ကောင်စီဝင်၊ သူရဦးထွန်းတင် ဒုတိယဝန်ကြီးချုပ်နှင့်ဝန်ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ သူရဦးကျော်ထင် ဒုတိယ ဝန်ကြီးချုပ်နှင့်ဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန၊ ဦးမင်းဂေါင် ဝန်ကြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ ဦးသန်းညွန့် ဝန်ကြီး လယ်ယာနှင့်သစ်တောဝန်ကြီးဌာန၊ ဗိုလ်ချုပ်မြင့်လွင် ဝန်ကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဦးအောင်ကျော်မြင့် ဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဦးအောင်ခင်အဖွဲ့ဝင် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့၊ ဦးထွေးဟန် အတွင်းရေးမှူး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်၊ ဗိုလ်ချုပ်ကြီးစောမောင် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းရေးမှူး အလုပ်သမားအစည်းအရုံး ဗဟိုဦးစီးအဖွဲ့၊ အတွင်းရေးမှူး တောင်သူလယ်သမားအစည်းအရုံး ဗဟိုဦးစီးအဖွဲ့၊ ဦးလှထွန်း အတွင်းရေးမှူး လမ်းစဉ်လူငယ် စည်းရုံးရေးဗဟိုကော်မတီ၊ ဦးရဲဝင်း ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသပါတီကော်မတီ၊ တိုင်းမှူး ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ဥက္ကဋ္ဌ ကချင်ပြည်နယ် ပြည်သူ့ကောင်စီ၊ ဥက္ကဋ္ဌ ကယားပြည်နယ်ပြည်သူ့ကောင်စီ၊ ဥက္ကဋ္ဌ ကရင်ပြည်နယ် ပြည်သူ့ကောင်စီ၊ ဥက္ကဋ္ဌ ချင်းပြည်နယ်ပြည်သူ့ကောင်စီ၊ ဥက္ကဋ္ဌ စစ်ကိုင်းတိုင်း ပြည်သူ့ကောင်စီ၊ ဥက္ကဋ္ဌ တနင်္သာရီတိုင်း ပြည်သူ့ကောင်စီ၊ ဥက္ကဋ္ဌ ပဲခူးတိုင်း ပြည်သူ့ကောင်စီ၊ ဥက္ကဋ္ဌ မကွေးတိုင်း ပြည်သူ့ကောင်စီ၊ ဥက္ကဋ္ဌမန္တလေးတိုင်း ပြည်သူ့ကောင်စီ၊ ဥက္ကဋ္ဌ မွန်ပြည်နယ်ပြည်သူ့ကောင်စီ၊ ဥက္ကဋ္ဌ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၊ ဥက္ကဋ္ဌ ရန်ကုန်တိုင်း ပြည်သူ့ကောင်စီ၊ ဥက္ကဋ္ဌ ရှမ်းပြည်နယ်ပြည်သူ့ကောင်စီ၊ ဥက္ကဋ္ဌ ဧရာဝတီတိုင်း ပြည်သူ့ကောင်စီတို့ ပါဝင်၍ ဗိုလ်မှူးကြီး ခင်မောင်ဝင်း ဒုတိယဝန်ကြီး ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနက အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ဦးဖေလိန်းမောင် အတွင်းရေးမှူး လူထု လူတန်းစား အဖွဲ့အစည်းများ ရေးရာကော်မတီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီ ဌာနချုပ်က တွဲဖက်အတွင်းရေးမှူး(၁) အဖြစ် လည်းကောင်း၊ ဗိုလ်မှူးကြီးတင်လှိုင် ညွှန်ကြားရေး မှူးချုပ် နိုင်ငံတော်ကောင်စီရုံးက တွဲဖက် အတွင်းရေးမှူး(၂) အဖြစ်လည်းကောင်း ပါဝင်ကြသည်။ (သတင်းစဉ်)

နိုင်ငံတော် သမ္မတကြီး ဦးစန်းယု

တရုတ်ပြည်သူ့ သမ္မတနိုင်ငံအမျိုးသားနေ့ သဝဏ်လွှာပေးပို့

ရန်ကုန် အောက်တိုဘာ ၁

၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင်ကျရောက်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ (၃၈)နှစ်မြောက်အမျိုးသားနေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်—နိုင်ငံတော် သမ္မတကြီး ဦးစန်းယုထံမှ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ လီရှန်နင့်ထံသို့ သဝဏ်လွှာ ပေးပို့သည်။

ခင်မင်ရင်းနှီး

အဆိုပါ သဝဏ်လွှာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၃၈)နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီနှင့် ပြည်သူတို့က ကျွန်ုပ်နှင့်အတူ အဆွေတော်ထံသို့ ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက်အပ်ပါသည်။

ရှင်သန်တိုးတက်

အဆွေတော် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစေရန်နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံပြည်သူများ ဆက်လက်တိုးတက်သာယာ ဝပြောစေရန်အတွက်လည်း ကျွန်ုပ်က ထပ်လောင်း၍ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ အစဉ်အလာအရ တည်ရှိနေသည့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်ဖက် ကြိုးပမ်းအားထုတ်မှုဖြင့် လာမည့်နှစ်များတွင်လည်း ရှင်သန် တိုးတက်လာလိမ့်မည်ဟု လေးနက်စွာယုံကြည်ပါသည်ဟုဖော်ပြပါရှိသည်။ (သတင်းစဉ်)

နိုင်ဂျီးရီးယားနိုင်ငံ လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့

ရန်ကုန် အောက်တိုဘာ ၁

၁၉၈၇ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတ နိုင်ဂျီးရီးယားနိုင်ငံ၏ လွတ်လပ်ရေးနေ့အတွက် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်-နိုင်ငံတော် သမ္မတကြီးဦးစန်းယုထံမှ ပြည်ထောင်စုသမ္မတ နိုင်ဂျီးရီးယားနိုင်ငံ သမ္မတကြီး ဗိုလ်ချုပ်ကြီး အိုင်၊ဘာဘင်ဂျီဒါထံသို့ သဝဏ်လွှာပေးပို့သည်။

နှုတ်ခွန်းဆက်

အဆိုပါသဝဏ်လွှာ၌ ပြည်ထောင်စုသမ္မတ နိုင်ဂျီးရီးယားနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ပြည်သူများကိုယ်စားလည်းကောင်း၊ ကျွန်ုပ်အနေဖြင့်လည်းကောင်း အဆွေတော်ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေရန်နှင့် ပြည်ထောင်စုသမ္မတ နိုင်ဂျီးရီးယားနိုင်ငံ ပြည်သူများ ဆက်လက်တိုးတက်သာယာဝပြောစေရန်အတွက် လှိုက်လှဲစွာ နှုတ်ခွန်းဆက်၍ ဆုတောင်းမေတ္တာပို့လိုက်ပါသည်ဟု ဖော်ပြပါရှိသည်။ (သတင်းစဉ်)

ဆိုက်ပရပ်နိုင်ငံ လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့

ရန်ကုန် အောက်တိုဘာ ၁

၁၉၈၇ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်သော ဆိုက်ပရပ် သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့အတွက် ပြည်ထောင်စု ဆိုရှယ် လစ်သမ္မတမြန်မာနိုင်ငံတော်- နိုင်ငံတော် သမ္မတ ကြီး ဦးစန်းယုထံမှ ဆိုက်ပရပ်သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ စပိုင်ရိုကီပရီယာနောထံသို့ သဝဏ်လွှာ ပေးပို့သည်။

မေတ္တာပို့

အဆိုပါ သဝဏ်လွှာ၌ ဆိုက်ပရပ်သမ္မတ နိုင်ငံ၏ နှစ်ပတ်လည် လွတ်လပ်ရေးနေ့ အခါသမယတွင် ကျွန်ုပ်နှင့်အတူ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်သူများက အဆွေတော်နှင့် အဆွေတော်မှတစ်ဆင့် ဆိုက်ပရပ် သမ္မတနိုင်ငံ ပြည်သူ အပေါင်းတို့အား ဝမ်းမြောက်စွာ နှုတ်ခွန်းဆက်လျက် အဆွေတော် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေရန်နှင့် ဆိုက်ပရပ်သမ္မတနိုင်ငံ ပြည်သူအပေါင်း တိုးတက် သာယာဝပြောစေရန် ဆုတောင်းမေတ္တာ ပို့လိုက်ပါသည်ဟု ဖော်ပြပါရှိသည်။

(သတင်းစဉ်)

ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့် နေ့ရက်နှင့် စာမေးပွဲစစ်ဆေးမည့်နေ့ရက်များကြေညာ

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်

ပညာရေးဝန်ကြီးဌာန

ကျောင်းများပြန်လည်ဖွင့်လှစ်မည့်နေ့ရက်နှင့် စာမေးပွဲစစ်ဆေးမည့်နေ့ရက်များ

ကြေညာချက်

၁၃၄၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၉)ရက်

(၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်)

၁။ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များ၊ သိပ္ပံများ၊ အခြေခံပညာကျောင်းများ၊ ဆရာအတတ်သင်သိပ္ပံနှင့်ဆရာအတတ်သင်ကျောင်းများ၊ လူငယ်ရေးရာ ညကျောင်းများ၊ စက်မှုလက်မှုသိပ္ပံနှင့် စက်မှုလက်မှု အထက်တန်းကျောင်းများ၊ စိုက်ပျိုးရေးသိပ္ပံနှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ၊ အသက်မွေး ဝမ်းကျောင်း ပညာသင်ကျောင်းများ၊ ညနေပိုင်း အင်ဂျင်နီယာ သင်တန်းနှင့် ညနေပိုင်း အလုပ်ခွင်သင်တန်းများ အားလုံးကိုလည်းကောင်း၊ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များအားလုံးနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကိုလည်းကောင်း၊ ၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်(တနင်္လာ)နေ့မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

၂။ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များ၏ စစ်လက်စ စာမေးပွဲများကို ကျောင်းများပြန်လည်ဖွင့်လှစ်ပြီးနောက် ကိုယ်ပိုင်စာကြည့်ချိန်တစ်ပတ်ပေး၍ ၁၉၈၇ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့မှစပြီး ကျန်ရှိနေသော ဘာသာရပ်များကိုသာ ဆက်လက် စစ်ဆေးမည်။

၃။ တက္ကသိုလ် စာပေးစာယူ သင်တန်းများနှင့်ပတ်သက်၍ အနီးကပ်ပို့ချမှုသင်တန်းများကို ၁၉၈၇ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် စတင်ဖွင့်လှစ်၍ စာမေးပွဲများ ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။

၄။ ကျန်စာမေးပွဲများ စတင်ကျင်းပမည့် နေ့ရက်များမှာ အောက်ပါအတိုင်းဖြစ်သည်—

(က)	လုပ်သားများကောလိပ် အတန်းတင်စာမေးပွဲ	၁၉၈၇ ခု နိုဝင်ဘာလ(၃၀)ရက်
(ခ)	အခြေခံ ပညာ ကျောင်းများ အစမ်းစာမေးပွဲ	၁၉၈၇ ခု နိုဝင်ဘာလ(၉)ရက်
(ဂ)	စက်မှုလက်မှု သိပ္ပံများ အတန်းတင်စာမေးပွဲ	၁၉၈၇ ခု နိုဝင်ဘာလ(၂)ရက်
(ဃ)	စက်မှုလက်မှုနှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ အစမ်းစာမေးပွဲ	၁၉၈၇ ခု နိုဝင်ဘာလ(၂)ရက်
(င)	ညနေပိုင်းအင်ဂျင်နီယာသင်တန်း အစမ်းစာမေးပွဲ	၁၉၈၇ ခု နိုဝင်ဘာလ(၂)ရက်

၅။ စာမေးပွဲ အချိန်ဇယားများကို သက်ဆိုင်ရာ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ကောလိပ်များ၊ သိပ္ပံများနှင့် ကျောင်းများက ထုတ်ပြန်ကြေညာပေးမည် ဖြစ်သည်။

အမိန့်အရ—

(ပုံ) ဒေါက်တာမောင်ဒီ
ဒုတိယဝန်ကြီး
ပညာရေးဝန်ကြီးဌာန

စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသူများ


ဆန်လုံးညို

သိပ္ပံစိုးမြင့်နိုင်

ခင်ဝါဆွေ

ဒေါက်တာတင်အောင်အေး

ကိုလေး(လှကျော်)


ရွှဲဘော် ဘသော်

နေတင်မြင့်(ဗိုက်ဦး)

အောင်စိုး

မောင်စေတနာ

ဝစာပေဗိမာန်စာမူဆုမှ

၏ "မာန်နှင့် အခြား ဝတ္ထုတို များ"က ပထမဆု၊ သိပ္ပံစိုးမြင့်နိုင်၏ "ရင်သွေးတို့ဖတ်ဖို့ရာ လျှပ်စစ်သုတစုံစွာ"က ဒုတိယဆု ရရှိသည်။

လူငယ်စာပေ

လူငယ်စာပေဆုတွင် စုံကြည်မျိုး၏"အစားထိုးသီးနှံနှင့် အခြားဝတ္ထုတိုများ"ကပထမဆု၊ ခင်ဝါဆွေ၏ "ပန်းတို့၏ ဝက်ပါ"က ဒုတိယဆု၊ နေတင်မြင့် (ဗိုက်ဦး)၏"ကျောက်ဘီလူးကို ချစ်သည်နှင့်အခြားဝတ္ထုတိုများ"က တတိယဆု ရရှိသည်။

ယဉ်ကျေးမှု

မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် ဗိုလ်ကျော်ဆန်း၏ "သဘင်သစ်"က ပထမဆု ရရှိသည်။

သုတပဒေသာ

သုတပဒေသာ (ဝိဇ္ဇာပညာရပ်) ဆုတွင်မောင်လင်းသူ (ညောင်ဦး)၏ "ထန်းနှင့် ထန်းလုပ်ငန်း ဆိုင်ရာ သိကောင်းစရာ"ကပထမဆု၊ဒေါက်တာ တင်အောင်အေး၏ "ကဝိလက္ခဏာ ဥပဒေရေးရာအဖွင့်" က ဒုတိယဆု၊ အောင်စိုး (တိရစ္ဆာန်ဆေးကုဆရာဝန်)၏ "မြန်မာ့မြင်း" ကတတိယဆု ရရှိသည်။

သုတပဒေသာ (သိပ္ပံနှင့် အသုံးချ သိပ္ပံပညာရပ်)ဆုတွင် နိုင်ရွှေမိုး၏ "မြန်မာ့လေ၊မြန်မာ့ရေ" က ပထမဆု၊ ကိုလေး လှကျော် ၏ "ဆိတ်ထုက်သီးနှံ မြေပဲ"ကဒုတိယဆု၊ မောင်စေတနာ၏ "ချိပ်အကြောင်း သိကောင်းစရာများ"က တတိယဆု ရရှိသည်။

စာပေဗိမာန် စာမူဆုကို ၁၉၆၉ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ရာ ယခု နှစ်သည် တစ်ဆယ့် ရှစ်ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်သည်။ဆုငွေမှာပထမ ဆုငွေကျပ်၅၀၀၀၊ ဒုတိယ ဆုငွေ ကျပ် ၃၀၀၀နှင့်တတိယဆုငွေကျပ်၂၀၀၀ ဖြစ်၍ ဆုရ စာမူအားလုံးကို စာပေဗိမာန်အဖွဲ့မှ ပုံနှိပ် ထုတ်ဝေမည်ဖြစ်သည်။ ၁၉၈၆ ခုနှစ် စာပေဗိမာန်စာမူဆု ပြိုင်ပွဲတွင် စာမူ စုစုပေါင်း ၁၆၆ပုဒ် ပါဝင်ယှဉ်ပြိုင်ကြသည်။

စာမူဆု ချီးမြှင့်ပွဲကို အောက်တိုဘာ ၂၄ ရက်၊စနေနေ့နံနက်၉နာရီခွဲတွင် ရန်ကုန်မြို့ အမှတ် (၅၂၉) ကုန် သည် လမ်း စာပေ ဗိမာန်အဆောက်အအုံ ပြည်သူ့ စာကြည့်တိုက်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။

(သတင်းစဉ်)

စာဝတီတိုင်းမှ

များ၊ တိုင်းပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးများ၊ကျောင်းအုပ်ကြီးများနှင့် ဆုရရှိကြသော ကျောင်းသားကျောင်းသူများ၊ တိုင်းကျန်းမာရေးဦးစီးဌာနမှူးနှင့်မြို့နယ်ဆရာဝန်များ၊ ကျောင်း ကျန်းမာရေး စံပြဆုရ ကျောင်းအုပ်ကြီးများတက်ရောက်ကြသည်။

အခမ်းအနားတွင်ရာဝတီတိုင်း ပြည်သူ့ကောင်စီ ဥက္ကဋ္ဌက ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဘက်စုံဖွံ့ဖြိုးမှုဆုကို တိုင်းပြည်သူ့ကောင်စီ ဥက္ကဋ္ဌက လည်းကောင်း၊ အခြေခံပညာအထက်တန်းစာမေးပွဲ အောင်ချက် အကောင်းဆုံး ဆုကို တိုင်းတရားသူကြီးအဖွဲ့ ဥက္ကဋ္ဌက လည်းကောင်း၊ အဌမတန်း စာမေးပွဲ အောင်ချက် အကောင်းဆုံးဆုကို တိုင်းပြည်သူ့ကောင်စီ အတွင်းရေးမှူးဦးထွန်းကြည်ကလည်းကောင်း၊ အောင်ချက် အကောင်းဆုံးဆု ရရှိသည့် ကျောင်းအုပ်ကြီးများအား တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလှရွှေက လည်းကောင်း၊ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်း စာမေးပွဲများတွင် အမှတ် အများဆုံး ရရှိသည့် ကျောင်းသား ကျောင်းသူများအား တိုင်း ပညာရေး မှူး ဦး ညွန့် သိန်း က လည်း ကောင်း၊ ကျောင်း ကျန်းမာရေး စံပြဆုရ ကျောင်း များ ကို တိုင်း ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဦးမောင်မောင်ရှိန်ကလည်းကောင်း ဆုများ အသီးသီးပေးအပ်ကြသည်။

ထို့နောက် ဆုရ ကျောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား မနူဖြူမြို့နယ် လက်ပံဇင်ကုန်း စံပြ အလယ်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းထွန်းက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ (သစောင်းစဉ်)

စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင် ဆင့်ပွားဆွေးနွေးပွဲကျင်းပ

မန္တလေး စက်တင်ဘာ ၃၀

စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင် ဆင့်ပွားဆွေးနွေးပွဲကို မေမြို့ မြို့နယ် အမှတ်(၁)သံနှင့်သံမဏိစက်ရုံ လုပ်သားများ အပန်းဖြေရိပ်သာ၌ စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီတွင် ပြုလုပ်ရာ စက်ရုံ လက်ထောက်အထွေထွေမန်နေဂျာ ဦးထွန်းထွန်းနှင့် ကာယ ဉာဏလုပ်သား ၂၀၀ ကျော် တက်ရောက်ကြသည်။

ဆွေးနွေးပွဲဖွင့်ပွဲတွင်မြို့နယ်ပါတီယူနစ် အတွင်းရေးမှူး ဦးကျော်မောင်ကအမှာစကားပြောကြားပြီး ဆွေးနွေးပွဲစီမံချက်ကို မြို့နယ်အလုပ်သမားအစည်းအရုံး အတွင်းရေးမှူး ဦးစိုးမြင့်က ရှင်းလင်း ပြောကြားသည်။

ထို့နောက်မြို့နယ်အလုပ်သမားအစည်းအရုံးအတွင်းရေးမှူးကကုန်ဂစ္စည်းပိုမိုထုတ်လုပ်ရေးနှင့် အလုပ်သမားများ တာဝန် ကျေပွန်ရေး ဘာသာရပ်ကိုလည်းကောင်း၊မြို့နယ် အလုပ်သမား အစည်းအရုံး တွဲဖက်အတွင်း ရေးမှူး ဦးဒေါင်းယဉ် က စည်းကမ်း ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အလုပ်သမားများသက်သာချောင်ချိရေး ဘာသာရပ်ကို လည်းကောင်း၊ အလုပ်အမှုဆောင် ကော်မတီဝင်ဦးလှင်ကိုကကိုယ်ကျင့်တရား စောင့်ထိန်းရေးနှင့်လေလွင့်ဆုံးရှုံးမှုလျော့နည်း ပပျောက်ရေးဘာသာရပ်ကိုလည်းကောင်း၊ အလုပ် အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းက အလုပ်ခွင်စီမံခန့်ခွဲရေးဘာသာရပ်ကိုလည်းကောင်း အသီးသီးဆွေးနွေးကြသည်။ (သစောင်းစဉ်)

ဗြိတိသျှမိုင်းရှင်းသဘော်များ လုပ်ငန်း စတင် ဆောင်ရွက်

ဒူဘိုင်း စက်တင်ဘာ ၂၉

ရေလမ ရေနံတင် သင်္ဘောကြီးများ ပင်လယ်ကွေ့ပြင်ပသို့ ထွက်နိုင်ရေးအတွက် အန္တရာယ်ပြုလျက်ရှိသော မိုင်းဗုံးများ ချထားရာဒေသအတွင်း၌ ဗြိတိသျှ မိုင်းရှင်းသင်္ဘောသုံးစင်းသည် အင်္ဂါနေ့က မိုင်းရှင်းလုပ်ငန်းများ စတင် ဆောင်ရွက်ကြသည်ဟု ဒေသဆိုင်ရာ သင်္ဘောလုပ်ငန်း အသိုင်းအဝန်း များက ပြောကြားသည်။

မိုင်းရှင်းသင်္ဘော သုံးစင်းအနက် တစ်စင်းက မိုင်းများချထားသည့် ဒုဘိုင်း ကမ်းလွန် မိုင် ၂၀ ဒေသအတွင်းသို့ ဦးတည် ခုတ်မောင်းလာသောသင်္ဘောများကိုရှောင်ရှားရန် သတိပေးလျက်ရှိသည်ဟု ဆိုသည်။

နိုင်ငံတကာ ဘဏ်ကြီးများ ဖွံ့ဖြိုးဆဲသို့ ငွေပို့ချေးသင့်

ဝါရှင်တန် စက်တင်ဘာ ၂၉

အမေရိကန် သမ္မတ ရေဂင်သည် နိုင်ငံတကာ ငွေကြေး တာဝန်ရှိ ပုဂ္ဂိုလ်များအား ဝါရှင် တန် တွင် အင်္ဂါနေ့ကတွေ့ဆုံပြီး ကြွေးမြီ ဝန်ထုပ် ဝန်ပိုး ပိနေသော ကမ္ဘာ့နိုင်ငံများအား အကူအညီ ပေးကြရန် နိုင်ငံတကာတွင် ဘဏ် လုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်နေသော ဘဏ်ကြီးများနှင့် ကုန်သွယ် ရောင်းဝယ်ရေး လုပ်ငန်းကြီး များအား တိုက်တွန်းလိုက်သည်။

ချမ်းသာကြွယ်ဝသောနိုင်ငံများနှင့် ဆင်းရဲသော နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသဘောဆောင်သော ချဉ်းကပ် ဖြေရှင်းမှုများသည်သာ ပြဿနာ ပြေလည်ရေးအတွက် အမှန်ကန်ဆုံးအဖြေပင်ဖြစ်ကြောင်း ဖြင့်လည်း သမ္မတ ရေဂင်က ပြောသည်။

ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို ဦးတည်သည့် အမေရိကန် ကွန်ဂရက်အတွင်း လှုပ်ရှား ဆောင်ရွက်နေမှုကိုလည်း ဆန့်ကျင်ကြောင်း ရေဂင်က ထပ်မံ ပြောကြားလိုက်ပြီး ကမ္ဘာ အနှံ့အပြားတွင် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့ကြေးများ ပေးမှုကို ဖယ်ရှား ရန်လည်း ထပ်မံ တိုက်တွန်းလိုက်သည်။

တတိယ ကမ္ဘာတွင် ကြွေးမြီအလုံးအရင်းဖြင့် တင်ရှိနေခြင်းသည် ယင်းနိုင်ငံတို့၏ ပြဿနာသာမဟုတ် မိမိတို့၏ပြဿနာလည်း ဖြစ်ကြောင်း ဖြင့်ရေဂင်ကပြောဆိုလိုက်ပြီးနောက် ယင်းကိစ္စကို မိမိတို့အတူတကွ လက်တွဲ ဖြေရှင်းကြမည်ဟု ပဋိညာဉ်ပြုကြပါစို့ဟု ရေဂင်က ပြောဆိုသည်။

ဖွံ့ဖြိုးမှုနှုန်း တိုးတက် ရေးကို ရည်ညွှန်းသည့် ပြုပြင်ပြောင်းလဲမှုကို အားပေးနိုင်မည့်အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)၏ စွမ်းဆောင်ရည်တိုးတက်ရေး ဆိုင်ရာ အဆိုပြုချက် များကို မကြာမီတင်ပြမည် ဖြစ်သော်လည်း ယင်း အ ဆို ပြု ချက် များ သည် လုံလောက်ဦးမည် မဟုတ်ကြောင်း ဖြင့် ရေဂင်ကဆက်လက်ပြောကြားသည်။

မြီစားနိုင်ငံများ၏ ခေါင်းဆောင်များသည် ခက်ခဲနက်နဲသောဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်မည်ဖြစ်ရာ မိမိတို့၏ ကြွေး ကြော် သံဆောင် ပုဒ်မှာ "ဖြစ်ကို ဖြစ်ရမည်"ဟူ၍ဖြစ်ကြောင်းဖြင့် ရေဂင်က ပြောသည်။ အင်အေဘီ-အေပီ။

ပြည်ပကြွေးတင်နိုင်ငံများ နာလန်ထူရေးအစီအစဉ်

ဝါရှင်တန် စက်တင်ဘာ ၂၉

အဓိကမြီစားနိုင်ငံများ ခုနှစ်နှစ်အတွင်း ငွေကြေးပြန်လည် နာလန်ထူလာနိုင်စေမည့် အစီအစဉ် တစ်ရပ်ကို ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဘာဘာကော်နာဘယ်က အင်္ဂါနေ့က ချပြလိုက်သည်။ ထို့အပြင် လက်တင်အမေရိက နိုင်ငံများအတွက် ချေးငွေသစ်များ လောက်လောက်ငငထုတ်ချေးရန်လည်း ကတိပြုလိုက်သည်။

ကမ္ဘာ့ဘဏ်သည် ငါးနှစ်မှခုနှစ်နှစ်အတွင်းအဓိကမြီစားနိုင်ငံများ၏ ချေးငွေများ ထိရောက်မှုရှိရေးကို ရည်မှန်းချက်ထား ဆောင်ရွက်သွားရမည်ဖြစ်သည်ဟု ဝါရှင်တန်မြို့၌ ကျင်းပမည့်ကမ္ဘာ့ဘဏ်နှစ်ပတ်လည် အစည်းအဝေး၌ ပြောကြားရန် ရေးသားထားသောမိန့်ခွန်း၌ ကော်နာဘယ်က ဖော်ပြထားသည်။

ထိုသို့ကမ္ဘာ့ဘဏ်က ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်၏ ငွေလုံး ငွေရင်း မတည်ငွေ အများ အပြားတိုးပွားလာရေးသည် အရိုကလိုအပ်ချက်ဖြစ်သည်။ ကမ္ဘာ့အဆင်းရဲဆုံး ၁၅ နိုင်ငံနှင့် အာဖရိက ဆာဟာရ တစ် ပိုင်း ဒေ သ ရှိ ကြွေး တင်နိုင်ငံ အများစု အတွက် ချေးငွေသစ်များ ထုတ်ချေးနိုင်ရန် လာမည့်သုံးနှစ်အတွင်းဒေါ်လာသုံးဒသမ ၅ဘီလီယံမျှလိုအပ်နေသည်ဟု ကော်နာဘယ်ကရင်း၏မိန့်ခွန်းတွင်ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ် အစီအစဉ်များသည် အလယ်အလတ် ဝင်ငွေရှိပြီး ကြွေးမြီအကြီးအကျယ် တင်ရှိ နေသော နိုင်ငံများ၊ အထူးသဖြင့် လက်တင်အမေရိက နိုင်ငံများတွင် နှစ်ပတ်လည် စီးပွား ဖွံ့ဖြိုးမှုနှုန်း ၂ရာခိုင်နှုန်းတိုးတက် လာစေရန်၊ စီးပွားရေး ဘဏ်များမှ ချေးငွေ များကို စတော့သို့မဟုတ် စာချုပ် အဖြစ် ပြောင်းလဲသည့် ကြွေးမြီ ပြောင်းလဲလက်ခံမှု ပုံစံများ ဖော်ဆောင်ပေးရန် ရည်ရွယ်သည့် အစီအစဉ်များ ဖြစ်သင့်ကြောင်း ဖြင့်လည်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက တင်ပြထားသည်။

ကြွေးမြီ ပြောင်းလဲ လက်ခံမှုစနစ်သည်ကြွေးမြီ ပမာဏနှင့်အတိုးပေးဆပ်ရမှု လျော့ကျ သွားရေး အတွက်ထိရောက်မှုရှိသည်ကို တွေ့ရသည်။သက်ဆိုင်ရာနိုင်ငံများ ဘဏ္ဍာရေးနှင့် ငွေကြေး စနစ်အရ လိုက်လျောညီထွေရှိမည့် ယင်းသို့သော ကြွေးမြီ ပြောင်းလဲလက်ခံမှု စနစ်တိုးချဲ့သွားရေးအတွက် အစိုးရများနှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည် စသည်ဖြင့် ကော်နာဘယ်က ပြောကြားသည်။

ဘဏ်ကြွေးများကို လျော့နှုန်းဖြင့် ဘဏ်စာချုပ်များအဖြစ် ထုတ်ဝေ ရောင်းချသော စနစ် (ထွက်ပေါက်စာချုပ်) ကဲ့သို့သော ကြွေးမြီ ဖြေရှင်းရေး အခြား နည်းလမ်းများကိုလည်း ဆက်လက် ဖော်ထုတ်သွားသင့်သည်ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ဆက်လက် ပြောကြားသည်။

အင်အေဘီ-ရိုက်တာ။

အမေရိကန်ဒုံးပျံဖြင့် ဂြိုဟ်တုလွှတ်တင်ရေး အင်ဒိုနီးရှားစွန့်လွှတ်

ဂျကာတာ စက်တင်ဘာ ၂၉

အင်ဒိုနီးရှား နိုင်ငံသည် အမေရိကန်ထုတ်ကုန်သွင်းကုန် ဘဏ်ချေးငွေ မရရှိသဖြင့် ဒယ်လ်တာ အမျိုးအစားအမေရိကန်ဒုံးပျံဖြင့်နောက်တစ်ကြိမ်ပစ်လွှတ်မည့်ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရေး အစီအစဉ်ကို အင်ဒိုနီးရှား သမ္မတ ဆူဟာတိုက အင်္ဂါနေ့က စွန့်လွှတ် လိုက်ပြီ ဖြစ်ကြောင်း၊ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း၊စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေးဝန်ကြီး အမ်ချိမက်တာတီယာက ပြောကြားသည်။

အီရန် အဝေးပစ်အမြောက်များ ဘာ့ဆရာမြို့ကို ပစ်ခတ်

ဘဂ္ဂဒက် စက်တင်ဘာ ၂၉

အီရန်နိုင်ငံသည် အီရတ်နိုင်ငံတောင်ပိုင်း ဘာ့ဆရာမြို့၏ ယခင်က ပစ်ခတ် တိုက်ခိုက်ခြင်း မပြုခဲ့သေးသည့် လူနေဒေသများကို တာဝေးပစ် အမြောက်များဖြင့် တိုးချဲ့ ပစ်ခတ် ခဲ့ ကြောင်း ဖြင့် ဘဂ္ဂဒက်မြို့ အုပ်ချုပ်ရေးမှူးက တနင်္လာနေ့က ပြောကြားသည်။ အီရန်သင်္ဘောများနှင့် ကုန်းတွင်းပစ်မှတ်များကို အီရတ်တို့က လေကြောင်းမှ တိုးမြှင့်တိုက်ခိုက် လာချိန်အတွင်း အီရန်အ မြောက် များ က လည်း နေ့စဉ်နီးပါးမျှ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက် လာ ခဲ့ သည်။ ဘာ့ဆရာလူနေဒေသ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ယခုအခါ အပစ်အခတ် ခံနေရသည်ဟု မြို့အုပ်ချုပ်ရေးမှူး အယ်ဟာဒိသိက ပြောကြားသည်။

ဘုရင်ဟူစိန် ပင်လယ်ကွေ့ခရီး စတင်

အဘူဒါဘီ စက်တင်ဘာ ၂၉

ဂျော်ဒန်ဘုရင် ဟူစိန်သည် လက်ခံနိုင်ဖွယ်ရှိသော အာရပ်ထိပ်သီးအစည်းအဝေး အစီအစဉ် တစ်ရပ်နှင့် ပတ်သက်၍ ထောက်ခံမှု ရရှိရန်အတွက် ပင်လယ်ကွေ့နိုင်ငံများ ခရီးစဉ်ကို အင်္ဂါနေ့က စတင်လိုက်သည်။ သဘောကွဲလွဲနိုင်ဖွယ်ရှိသည့် အကြောင်းအရာများကို ဘုရင်ဟူစိန်သည် အာရပ်စော်ဘွားများ နိုင်ငံ(ယူအေအီး)ခေါင်းဆောင်များနှင့် အင်္ဂါနေ့က ဆွေးနွေးပြောဆိုသည်။

ဘုရင်ဟူစိန်နှင့် ယူအေအီးသမ္မတအယ်နာယန်တို့သည် အီရန်-အီရတ်စစ်ပွဲကိစ္စနှင့် အာရပ်ညီညွတ်ရေး အောင်မြင်မှုရရှိရန်ကြိုးပမ်းချက်များကို ဆွေးနွေးပြောဆိုကြသည်ဟု တရားဝင် ယူအေအီးသတင်းဌာန "ဝမ်"က ဖော်ပြလိုက်သည်။

နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးသည် အမ္မန်မြို့၌ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် အာရပ် ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်၍လည်းဆွေးနွေးကြသည်ဟုအဆိုပါသတင်းဌာနကဖော်ပြသည်။

အင်အေဘီ-ရိုက်တာ။

မိုင်းချသည့်သင်္ဘောတွေ့လျှင် ကန်ချက်ချင်းတိုက်ခိုက်မည်

ဝါရှင်တန် စက်တင်ဘာ ၂၉

အမေရိကန်တပ်ဖွဲ့များသည် ပင်လယ်ကွေ့အတွင်း မိုင်းဗုံးများ ချသည့်သင်္ဘောတစ်စင်းစင်းကိုတွေ့ ရှိပါက ချက်ချင်းပစ်ခတ် တိုက်ခိုက် မည်ဖြစ်ကြောင်း အမေရိကန် ကာ ကွယ်ရေး ဝန်ကြီး ဝိုင်ဘာဂါက အင်္ဂါနေ့ ပြောကြားသည်။

ဝိုင်ဘာဂါသည် အာရပ် နိုင်ငံ ခေါင်းဆောင်များနှင့် သွားရောက် တွေ့ဆုံပြီး ပင်လယ်ကွေ့ရှိ အမေ ရိကန်တပ်ဖွဲ့များအား စစ်ဆေးရာမှ ပြန်လည် ရောက်ရှိ လာပြီးနောက် ရုပ်မြင်သံကြား တွေ့ဆုံခန်းတစ်ရပ်၌ ပြောကြားခြင်းဖြစ်သည်။

ထိုသို့ပြောကြားရာတွင် သင်္ဘော တစ်စင်းစင်းက မိုင်းဗုံးများချထား ကြောင်းတွေ့ရှိရလျှင် မကြာမီက မိမိတို့ ပြုလုပ်ခဲ့သည့် နည်းအတိုင်း ပစ်ခတ် ဖမ်းဆီးမည် ဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ထိုအပြု အမူသည် နိုင်ငံတကာ ရေပိုင်နက် အတွင်း ဥပဒေ ချိုးဖောက်မှုနှင့် ရာဇဝတ်မှု တစ် ရပ် ကျူး လွန် ကြောင်း ထင်ရှား သော ကြောင့် ဖြစ်ကြောင်း ဝိုင်ဘာဂါက ထည့် သွင်းပြောကြားလိုက်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က ပင်လယ်ကွေ့အတွင်း မိုင်းဗုံးများ ချ နေ သည် ဟု ဆို သော အီရန် သင်္ဘော "အေဂျာ"ကိုအမေရိကန်ရေ တပ်က ပစ်ခတ် တိုက်ခိုက်ခဲ့ရာတွင် အီရန်သင်္ဘောသားသုံးဦးသေဆုံးခဲ့ သည်။ ကျန်ရှိသော သင်္ဘောသား များကို အိုမန်နိုင်ငံမှတစ်ဆင့်အီရန် နိုင်ငံသို့ ပြန်လည် လွှဲအပ်ခဲ့သည်။ အဆိုပါ သင်္ဘောကိုမူ နောက်ပိုင်း တွင်အမေရိကန်ရေတပ်ကနှစ်မြှုပ်ပစ် လိုက်သည်။ အင်အေဘီ-ရိုက်တာ။

ပုဂ္ဂလိကဘဏ်များ ပြည်သူပိုင်သိမ်းရေး

ဒေလီ စက်တင်ဘာ ၂၉

ပုဂ္ဂလိကဘဏ်များကို ပြည်သူပိုင် သိမ်းယူရေး ဥပဒေကြမ်းတစ်ရပ်ကို ပါလီမန်ရှေ့တင်ကြောင်း ပြုလိုက်သည်။ ဥပဒေအတည် ဖြစ်ရေးအတွက် သမ္မတ အမိန့်ထုတ်ပြန်ပြီး သက်ရောက်မှု ရှိနေ မည်ဖြစ်သည်။

ဖီဂျီ သမ္မတနိုင်ငံ အာဏာသိမ်းခေါင်းဆောင် ကြေညာ

ဆူဗာ (ဖီဂျီ) စက်တင်ဘာ ၂၉

ဖီဂျီ နိုင်ငံသည် သမ္မတနိုင်ငံ တစ်နိုင်ငံ အစစ်အမှန် ဖြစ်ကြောင်း ဖြင့် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်မှူးကြီး ရာဘူကာက အင်္ဂါနေ့ က ကြေညာလိုက်ပြီး မိမိအနေဖြင့် ဖီဂျီနိုင်ငံအား အရပ်သား အုပ် ချုပ်မှုအဖြစ် ပြန်လည် ပြောင်းလဲ ပစ်မည့် အစိုးရ အဖွဲ့ သစ် အား ဦးဆောင်မည် ဖြစ်ကြောင်း ပြော ကြားလိုက်သည်။

မိမိအနေဖြင့်လိုအပ်ပါက ဖီဂျီ အုပ်ချုပ်ရေးမှူးချုပ် ပီနီရာဂါနီ လူအား ရာထူးမှ ဖယ်ရှားပစ်ရလိမ့် မည် ဖြစ်ကြောင်းဖြင့် ရာဘူကာက သတင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားသည်။

တရုတ်နှင့်ဆိုဗီယက် ဆွေးနွေးပွဲကျင်းပမည်

မော်စကို စက်တင်ဘာ ၂၉

(၁၁)ကြိမ်မြောက် ဆိုဗီယက်- တရုတ် ပုံမှန်နိုင်ငံရေးညှိနှိုင်းတိုင်ပင် မှု ဆွေးနွေးပွဲကို ပီကင်း၌ အောက် တိုဘာ ၆ရက်တွင် စတင်ကျင်းပ မည်ဖြစ်ကြောင်းဖြင့် ဆိုဗီယက်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြန်ကြားရေး ဌာနအကြီးအကဲ တစ်ဦးဖြစ်သူ ဘာ ရစ်ဗျာဒီရှက်ဗ်က ယနေ့ပြောကြား သည်။

အဆိုပါဆွေးနွေးပွဲများကို ဆိုဗီ ယက်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ အစိုးရတို့မှ အထူး ကိုယ်စားလှယ် များ တက်ရောက်ကာ ကျင်းပကြ ခြင်းဖြစ်သည်။

လေးပါတီ ညွန့်ပေါင်းအစိုးရဖွဲ့ရေး သီဟာနု အဆိုပြုချက်အသစ်တင်ပြ

ကုလသမဂ္ဂ စက်တင်ဘာ ၂၉

ကမ်ပူးချားနိုင်ငံတွင် ဗီယက်နမ် ထောက်ခံအားပေးသည့် ခေါင်း ဆောင်များ အပါအဝင် လေးပါတီ ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းရန် ဆန္ဒရှိကြောင်း ကမ်ပူးချား ညွန့်ပေါင်းအစိုးရ အဖွဲ့ခေါင်းဆောင် မင်း သားကြီးသီဟာနုက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တနင်္လာနေ့က ပြောသည့်မိန့်ခွန်း၌ ဖော်ပြလိုက်သည်။

ဒီမိုကရက်တစ် ကမ်ပူးချားနိုင်ငံ သမ္မတသီဟာနု၏ မိန့်ခွန်းကို ဝန်ကြီး ချုပ် ဆွန်ဆန်က ဖတ်ကြားသွားသည်။ ဗီယက်နမ် ထောက်ခံအားပေး သည့် ဟင်ဆမ်ရင်အစိုးရကို ကုလသမဂ္ဂကအသိအမှတ်ပြုရန် ငြင်းဆိုထား သည်။ ဒီမိုကရက်တစ် ကမ်ပူးချားသုံးပါတီ ညွန့်ပေါင်းအဖွဲ့က ကုလသမဂ္ဂ အဖွဲ့တွင် ကမ်ပူးချားနိုင်ငံကိုကိုယ်စားပြုထားသည်။ ၁၉၇၈ ခုနှစ် ဒီဇင်ဘာ လတွင် ကျူးကျော်ဝင်ရောက်ခဲ့သော ဗီယက်နမ်တပ်သား ၁၄၀၀၀၀ ကမ်ပူးချားမှ ရုပ်သိမ်းဆုတ်ခွာပေးရန် ကုလသမဂ္ဂက အခိုင်အမာ ဆုံးဖြတ် ထားခဲ့သည်။

သီဟာနု၏မိန့်ခွန်းတွင် လေးပါတီ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးနှင့် ဗီယက်နမ်တပ်များ အဆင့်နှစ်ဆင့်ဖြင့် ရုပ်သိမ်းသွားရေး အဆိုပြုချက်အ သစ်နှစ်ခုကို ဖော်ပြထားသည်။ အင်အေဘီ-အေပီ။

ကမ္ဘာ့သတင်း

ကန်လုပ်ရပ်ရှုတ်ချရန် အီရန်နိုင်ငံက တိုက်တွန်း

နီကိုးရှား စက်တင်ဘာ ၂၉

လွန်ခဲ့သည့် ရက်သတ္တပတ် အ တွင်းက ပင်လယ်ကွေ့ ဒေသတွင် အီရန်သင်္ဘော တစ်စင်းအား အမေ ရိကန်တို့က တိုက် ခိုက် ခဲ့ ခြင်း ကို ပြစ်တင်ရှုတ်ချပါရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား အီရန်နိုင်ငံ က တိုက်တွန်း ထား ကြောင်းဖြင့် တီဟီရန် ရေဒီယိုက အင်္ဂါနေ့က ပြောသည်။

လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဗယ်လာ ယက်တီက ပေးပို့သော စာ တစ် စောင်တွင် အမေရိကန်ပြည်ထောင် စု၏ မကြာသေးမီက ကျူးကျော်မှု သဘောဆောင်သည့် လုပ်ရပ်သည် ဒေသတစ်ခုလုံး အန္တရာယ် အတိပြီး သော ပေါက်ကွဲမှု ဖြစ်စေနိုင်သည့် အခြေအနေဆီသို့ တွန်းပို့ရာရောက် ခဲ့ကြောင်းဖြင့် နီကိုး ရှား မြို့ တွင် ဖမ်းယူရရှိသော တီဟီရန် ရေဒီယို အသံ လွှင့်ချက်တွင် ဖော်ပြ ထား သည်။

ပင်လယ်ကွေ့ ဒေသတွင် မိုင်း များချနေသည်ကို တွေ့ရှိရသည်ဆို ကာ အမေရိကန် ရဟတ်ယာဉ် တစ် စင်းက အီရန် သင်္ဘော တစ်စင်းကို မကြာသေးမီက ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ သင်္ဘောသားသုံးဦး သေဆုံးခဲ့ သည်။

ယင်းဖြစ်ရပ်ကိုရည်ညွှန်း၍ ရေး သားလိုက်သောစာတွင် အီရန် နိုင်ငံ အနေဖြင့် သင့်တင့် လျောက်ပတ်မှု ထိရောက်သော အရေးယူမှု ပြုရေး အတွက် လေ့လာခြင်းမှ တပါး အခြားရွေးချယ်စရာ နည်းလမ်းမရှိ ကြောင်းဖြင့် ဗယ်လာ ယက်တီက ဖော်ပြလိုက်သည်။

အဆိုပါ အီရန်သင်္ဘောကို အမေ ရိကန် တို့က ဖမ်းဆီး သိမ်းယူကာ ပေါက်ခွဲနှစ်မြှုပ်ပစ်ခဲ့သည်။

အမေရိကန်တို့၏လုပ်ရပ်သည်ပင် လယ်ကွေ့ စစ်ပွဲအပစ်အခတ်ရပ်စဲရေး ကို အမိန့်ပေးထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ဇူလိုင် ၂၀ ရက် ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်းဖြစ် သည်ဟုလည်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲလိုက်သည်။

အင်အေဘီ-ရိုက်တာ။

မိုးသက်မုန်တိုင်း တိုက်ခတ် လူခြောက်ဆယ်ခန့်သေဆုံး

ဂျိုဟန်နက်စဘတ် စက်တင်ဘာ ၂၉

တောင်အာဖရိက နိုင်ငံ၏ နေ ဘယ်ပြည်နယ်တွင် မိုးသက်မုန်တိုင်း ပြင်းထန်စွာ ငါးရက်ကြာမျှ ဆက် တိုက်ရွာသွန်း တိုက်ခတ်ခဲ့မှုကြောင့် ရေကာတာများနှင့် မြစ်များ အင်္ဂါ နေ့က လျှံတက်ခဲ့သဖြင့်လမ်းများ၊ ရထားလမ်းများနှင့် အိမ်များ ရေ တိုက်စားခြင်းခံရပြီး အဓိကတံတား ခြောက်ခုမှာလည်း ပြိုကျပျက်စီး သွားသည်။ လူခြောက်ဆယ်ခန့်သေ ဆုံးပြီး ရာနှင့်ချီ၍ ပျောက်ဆုံးလျက် ရှိကြောင်း ပြောကြားသည်။

တီဟီရန်မြို့တော်ဆင်ခြေဖုံး အီရတ်လေယာဉ်များ တိုက်ခိုက်

နီကိုးရှား စက်တင်ဘာ ၂၉

အီရတ် လေယာဉ်များသည် အီရန်နိုင်ငံ တီဟီရန်မြို့တော် ဆင်ခြေ ဖုံးရှိ ... ကို တိုက်ခိုက်ခဲ့ကြောင်း ... လိုက်သည်။

အီရန်ကို အရေးယူရန် ဆော်ဒီအာရေဗျ တိုက်တွန်း

ကုလသမဂ္ဂ စက်တင်ဘာ ၂၉

အီရတ်နှင့် စစ်ပွဲဖြစ်ပွားနေခြင်း အတွက် အီရန်နိုင်ငံအား ဆော်ဒီ အာရေဗျနိုင်ငံခြားရေးဝန်ကြီး မင်း သားဖိုင်ဆယ်က ကုလသမဂ္ဂ အထွေ ထွေညီလာခံတွင် ယနေ့ ပြစ်တင်ပြောကြား လိုက်သည်။ အကြမ်းဖက် ဝါဒကို အီရန်နိုင်ငံက ကျူးလွန်နေ ကြောင်းဖြင့်လည်း စွပ်စွဲပြောကြား ကာ အီရန်အစိုးရကို ပိတ်ဆို့အရေး ယူပြီး အထီးကျန်ဘဝ၌ လုံးဝရှိနေ စေရန် တိုက်တွန်း ပြောကြားလိုက် သည်။

ပါရှင်ပင်လယ်ကွေ့အတွင်း စစ် မက်ဖြစ်ပွားနေခြင်းအတွက် အီရန် နိုင်ငံကို မင်းသားဖိုင်ဆယ်ကအပြစ် တင်ပြောကြားလိုက်ပြီး အီရန်နိုင်ငံ သည်ရင်းနှင့်စစ်မဖြစ်ပွားသည့်နိုင်ငံ များကိုတိုက်ခိုက်ရန်လည်းကောင်း၊ အခြားနိုင်ငံများ၏အကျိုးစီးပွားကို ဖျက်ဆီးရန်သော်လည်းကောင်း၊ပင် လယ်ကွေ့အတွင်း နိုင်ငံတကာ ရေ ကြောင်းသွားလာမှုကို ခြိမ်းခြောက် အန္တရာယ်ပြုရန်လည်းကောင်းအခွင့် အရေးကို ကိုယ်တိုင် ဖန်တီးယူနေ ကြောင်းဖြင့် ပြောကြားလိုက်သည်။

အာယ်၍ အီရန်နိုင်ငံသည် ပင် လယ်ကွေ့ ပဋိပက္ခ ပေါ်ပေါက်ပြီး သက်ဆိုင်မှုမရှိသော နိုင်ငံများကို တိုက် ခိုက်ခဲ့မည် ဆိုလျှင် ထို နိုင်ငံ များ အနေဖြင့် ကျူးကျော်တိုက်ခိုက်မှုကို ခုခံကာကွယ်သွားရန် အခွင့်အလမ်း အပြည့်အဝ ရှိကြောင်း ဆော်ဒီ အာရေဗျ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။

ပင်လယ်ကွေ့ ဒေသ အတွင်း နိုင်ငံခြား ရေတပ်သင်္ဘော အုပ်စု များ ရောက်ရှိနေခြင်းသည် ကူဝိတ် နိုင်ငံအား အီရန်က တိုက်ခိုက်ခြင်း၊ ရေမြှုပ်မိုင်းများ ချထားခြင်းနှင့် တီဟီရန်ရှိ ဆော်ဒီနှင့် ကူဝိတ်သံရုံး တို့ကို အီရန်ကတိုက်ခိုက်ခဲ့ခြင်းများ ကြောင့်ပင်ဖြစ်ကြောင်းဖြင့် အမေ ရိကန်နှင့် ကာကွယ်ရေး သဘော တူညီချက်များ ပြုလုပ်ထားသော ဆော်ဒီအာရေဗျနိုင်ငံကပြောကြား လိုက်သည်။ အင်အေဘီ-အေပီ။

ဂရိရေနံသင်္ဘော ပစ်ခတ်ခံရ

ဒူဘိုင်း စက်တင်ဘာ ၃၀

အာဗူဒါဘီနှင့် မိုင် ၅၀ ကွာ ပင် လယ်ကွေ့ အတွင်း၌ ဗုဒ္ဓဟူးနေ့ နံနက်စောစောက ဂရိရေနံသင်္ဘော တစ်စင်းကို အီရန်လက်နက်ကိုင်တပ် တော်ဟု ယူဆရသော အမြန်ရေယာဉ် တစ်စင်းက (၁၀)ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သင်္ဘော လုပ်ငန်းရင်းမြစ်များက သိရှိရသည်။

ပစ်ခတ်ခြင်း ခံရသော တန် ၃၇၆၂၉ ရှိ "ကိုရိယာနား" သင်္ဘော၏မာလိန်မှူး က ရေဒီယိုဖြင့်ဆက် သွယ် ပြောကြားရာ၌ ပစ် ခတ် မှု ကြောင့် လူတစ်ဦး တစ်ယောက်မျှ ထိခိုက်ခြင်းမရှိဟု ဆိုသည်။

ကော်ဖီခွဲတမ်းသစ် သဘောတူညီရေး

လန်ဒန် စက်တင်ဘာ ၂၉

ကော်ဖီဈေးနှုန်း မြင့်တက်လာ ရေးအတွက် ကော်ဖီပို့ကုန် ခွဲတမ်း သစ် ထပ်မံရေးဆွဲရေးကိစ္စနှင့် ပတ် သက်၍ ကော်ဖီထုတ်လုပ်သည့် နိုင်ငံ များနှင့် ဝယ်ယူသည့် နိုင်ငံများ သဘောတူညီမှု ရရှိမည့် အလား အလာများသည် လန်ဒန်၌ ကျင်းပ နေသည့် ဆွေးနွေးပွဲများတွင် ပိုမို တိုးတက် ကောင်းမွန် လာကြောင်း ဖြင့် ဘရာဇီး ကော်ဖီ ထုတ်လုပ်ရေး ဌာန ဥက္ကဋ္ဌ ဒတ်စတာက အင်္ဂါနေ့ က ပြောကြားသည်။

ကော်ဖီ ထုတ်လုပ် ရောင်းချမှု အခြေအနေသည် ယခင် ကော်ဖီ ခွဲတမ်းသတ်မှတ်မှုပျက်ပြားပြီး ကော် ဖီ ဈေးနှုန်း အလွန်အမင်း ကျဆင်း ခဲ့သည့်မတ်လနောက်ပိုင်း၌ ပြောင်း လဲ လာခဲ့ကြောင်းဖြင့် နိုင်ငံတကာ ကော်ဖီအဖွဲ့ (အိုင်စီအို) ဆွေးနွေးပွဲ ရှစ်ရက်မြောက်နေ့တွင် ဒတ်စတာက ချိုက်တာသတင်းဌာနသို့ ပြောကြား သည်။

တရုတ်နှင့်ဂျပန် သံတမန်ဆက်ဆံမှု

တိုကျို စက်တင်ဘာ ၂၉

ဂျပန်နှင့် တရုတ်နိုင်ငံတို့အကြား သံတမန် ဆက်ဆံမှု(၁၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် အတွက် ဂျပန် ဝန်ကြီးချုပ် နာကာ ဆိုနေနှင့် တရုတ် ဝန် ကြီး ချုပ် ကျောက်ကျိယန်တို့သည် နှုတ်ခွန်း ဆက် သဝဏ်လွှာများကို အင်္ဂါနေ့ က အပြန်အလှန် ပေးပို့ခဲ့ကြသည်။ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ရန်နှင့် ဆိုင်းငံ့ ထားသော ကိစ္စရပ်များကို ဖြေရှင်း ကြရန် လည်း နှစ်နိုင်ငံစလုံးက ကတိပြု လိုက်ကြသည်။

အီရန်ကုန်ပစ္စည်းမတင်သွင်းဘဲပိတ်ဆို့ရန် ကန်လွှတ်တော် အတည်ပြု

ဝါရှင်တန် စက်တင်ဘာ ၂၉

ပင်လယ်ကွေ့၌ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွား နေလျှင် အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် ပုံမှန် ဆက်သွယ်ဆောင်ရွက်နေသည့် စီးပွားရေး ကိစ္စ များကိုဆက်လက်လုပ်ဆောင်မည်မဟုတ်တော့ကြောင်း အီရန်အားအသိပေးကြားလျက် အီရန်၏ရေနံစိမ်းနှင့် အခြားကုန်ပစ္စည်းများအား တင်သွင်းခြင်းမပြုဘဲ ပိတ် ဆို့မည့်အရေးကို အမေရိကန် အထက်လွှတ်တော်က အင်္ဂါနေ့က အတည်ပြုလိုက်သည်။

၁၉၈၈ခုနှစ် ကာကွယ်ရေးဥပဒေကြမ်း၏ ပြင်ဆင် ချက်တစ်ရပ်အဖြစ် အဆိုပါပိတ်ဆို့ရေး အစီအစဉ်ကို အထက်လွှတ်တော်က ထောက်ခံမဲ ၉၈ မဲ၊ ကန့်ကွက်မဲမရှိ ဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။

အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကင် ခေါင်းဆောင် ဆေဘတ်ဒိုးက အဆိုပါ ဥပဒေကြမ်း ပြင်ဆင်ချက်ကို ဦးစီးဦးဆောင်ပြု ရေးဆွဲစီစဉ်ခြင်းဖြစ် သည်။

ခုနစ်နှစ်ကြာ အီရတ်နှင့်ဖြစ်ပွားသည့် စစ်ပွဲအဆုံး သတ်ရေး စေ့စပ်ဆွေးနွေးရန် အီရန်က ငြင်းဆိုနေပြီး ပင်လယ်ကွေ့ နိုင်ငံတကာ ရေကြောင်း လမ်းအတွင်း အီရန်ကမိုင်းဗုံးချနေသမျှကာလပတ်လုံး အမေရိကန် ပြည်ထောင်စုအနေဖြင့် အီရန်နှင့်ပုံမှန်စီးပွားရေး ဆက် ဆံမှုများပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း အီရန် အား အကြောင်းကြားရန် ရည်ရွယ်ထားသည်ဟု ဆေ ဘတ်ဒိုးက ပြောကြားသည်။

အီရန်နိုင်ငံသည် စစ်ရေးကြိုးပမ်းမှုများ တိုးမြှင့် ဆောင်ရွက်ရန်နှင့် ပင်လယ်ကွေ့၌ အမေရိကန် အလံ လွှင့်ထားသည့်ကူဝိတ်ရေနံတင်သင်္ဘောများကို အကာ အကွယ်ပေးလျက်ရှိသော အမေရိကန်တပ်များကိုခြိမ်း ခြောက်ရေးအတွက် ဆစ်ဝမ်းဒုံးကျည်များနှင့် အခြား လက်နက်များ ဝယ်ယူရန် ရေနံရောင်းရငွေများကို သုံးစွဲလျက် ရှိသည်ဟုလည်းငြင်းခုံ ပြောဆိုသည်။

အင်အေဘီ-ရိုက်တာ။

အောက်တိုဘာလ ၁ရက်နေ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအမျိုးသားနေ့ဖြစ်သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြစ်ဝါ မြစ်ကမ်းပေါ်ရှိ 'စန်မင်စီယာကျော့'ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် လျှပ်စစ် ဓာတ်အားပေးရာတွင် အထူး အရေးပါသည့် ကဏ္ဍမှ ပါဝင်လျက်ရှိသည်။

၁၉၇၇ ခု၊ အောက်တိုဘာ ၁ ရက်၊ ကြာသပတေးနေ့

မြဝတီ

ပြည်သူများ၏ အကျိုးစီးပွားကို ထာဝစဉ်သယ်ပိုးနေသည့် ပြည်သူ့ရဲ

၁၉၇၇ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့သည် (၂၃)နှစ်မြောက် ပြည်သူ့ရဲတပ်ဖွဲ့နေ့ဖြစ်သည်။ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှစ၍ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးနှင့် တစ်သားတည်းရှိစေရန်၊ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကာကွယ်စောင့်ရှောက်ရန်၊ ဆိုရှယ်လစ်ဒီမိုကရေစီ အုပ်ချုပ်ရေး ယန္တရားနှင့် အံဝင်ခွင်ကျရှိစေရန်အတွက် ရဲအဖွဲ့ကို ပြည်သူ့ရဲအသွင်သို့ပြောင်းလဲ ဖွဲ့စည်းခဲ့ပေသည်။

မြန်မာနိုင်ငံတွင် ဗြိတိသျှ အစိုးရသည် ကိုလိုနီ နယ်ချဲ့စနစ် တည်တံ့ခိုင်မြဲရေးအတွက် ဥပဒေအရပ်ရပ်ပြဋ္ဌာန်းပြီး ပုလိပ်အဖွဲ့ကို မွေးထုတ်အသုံးပြုခဲ့ပေသည်။ ၁၉၄၂-ခုနှစ် ဂျပန်ခေတ်တွင် ပုလိပ်အဖွဲ့ကို 'ရဲ' ဟု အမည်ပြောင်းသော်လည်း မူဟောင်းအရပင်ပြန်လည်ဖွဲ့စည်းခဲ့ပေသည်။ ၁၉၄၅ ခုနှစ် မဟာမိတ်တပ်များ၏ စစ်အုပ်ချုပ်ရေးမှ မြို့ပြအုပ်ချုပ်ရေးသို့ လွှဲပြောင်းပေးသည့်အခါ ပုလိပ်အဖွဲ့ ဟူ၍ပင် ပြန်လည်ခေါ်တွင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ၁၉၄၆-ခုနှစ် အထွေထွေသပိတ်ကြီးမှောက်ရာ၌ ပုလိပ်အဖွဲ့သည် ပြည်သူနှင့်အတူ ပါဝင်လှုပ်ရှားခဲ့ရာ နယ်ချဲ့တို့အား သိမ့်သိမ့်တုန်စေခဲ့ပေသည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်အချိန်တွင် ၁၉၄၅-ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မြန်မာပြည် ပုလိပ်အက်ဥပဒေကို ဆက်လက်အသုံးပြုလျက် ပုလိပ်အစား ရဲ ဟုခေါ်တွင်စေခဲ့ပေသည်။ ထိုရဲအဖွဲ့ကို ပြည်သူ့ရဲတပ်ဖွဲ့အဖြစ်သို့ အသွင်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပေသည်။

ယခုအခါ နိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများသည် နိုင်ငံတော် အစွန့်ရှည်ရေးနှင့် သာယာဝပြောသော ဆိုရှယ်လစ်လူ့ဘောင် တည်ဆောက်ရေး ရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့်အတူ လက်တွဲ၍ အားကြိုးမာန်တက် ဆောင်ရွက်လျက် ရှိကြပေသည်။

တိုင်းရင်းသား ပြည်သူများ၏ ရင်နှစ်သည်းချာ သားသမီးများဖြစ်ကြသော ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်အေးချမ်းသာယာရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြသည့်အပြင် ပြည်သူတို့၏ အကျိုးစီးပွားကိုလည်း ကာယ၊ ဉာဏစွမ်းအားရှိသမျှ သယ်ပိုး ထမ်းဆောင်လျက်ရှိကြပေသည်။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် အင်တိုက်အားတိုက် ပါဝင်ကြိုးပမ်း ထမ်းဆောင်လျက်ရှိကြသော ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်သည် မြင့်မားတက်ကြွလျက် ရှိနေပေသည်။

ထို့ကြောင့် ပြည်သူ့ရဲတပ်ဖွဲ့၏ကောင်းမွန်သောအလားအလာများကို ဆက်လက် ဖွံ့ဖြိုး တိုးတက်စေရင်း မိမိတို့ ခံယူထားသည့် "ပြည်သူ့ရဲ"ဟူသော ဂုဏ်ထူးဝိသေသနှင့် ပိုမိုညီညွတ်ကာ ဆိုရှယ်လစ်လူ့ဘောင်တည်ဆောက်ရေးတွင် ပြည်သူတို့အားထားရသော အင်အားစုအဖြစ်သို့ ရောက်ရှိလာအောင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များက စဉ်ဆက်မပြတ် ကြိုးပမ်းသွားကြရမည် ဖြစ်ပေသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်နိုင်ရန် ပြည်သူ့ရဲတပ်ဖွဲ့ဝင်တိုင်းအား မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ သဘောတရားရေးရာ သင်တန်းများနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ကာ အရည်အချင်း အရည်အသွေးများ မြှင့်တင်ပေးလျက် ရှိနေပေသည်။

အချုပ်အားဖြင့် ဆိုသော် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက်ဖြစ်သည့် သာယာဝပြောသော ဆိုရှယ်လစ်လူ့ဘောင်ကို အောင်မြင်စွာ တည်ဆောက်နေသည့်ကာလတွင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် မိမိတို့၏ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တာဝန်များကိုဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်သာမက ဆိုရှယ်လစ်လူ့ဘောင် တည်ဆောက်ရေး လုပ်ငန်းများကို ကျရာကဏ္ဍမှ အားကြိုးမာန်တက် ပါဝင် ဆောင်ရွက်လျက်ရှိကာ ပြည်သူများ၏ အကျိုးစီးပွားကို ထာဝစဉ် သယ်ပိုးနေသည့် ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။







လယ်ယာလုပ်ငန်းနှင့် လူမှုလုပ်အားဖြင့် တမန်နွှီး ပေါင်းသင် လုပ်အားပေး

အလုပ်သမားရေးရာ ရက်တိုဆွေးနွေးပွဲ

ထွန်တုံးပိတ်ပွဲကျင်းပ

ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဖွင့်

ပါတီတွင်း ရက်တိုဆွေးနွေးပွဲ

မီမံနှိုင်ရှိ သင်တန်းဖွင့်လှစ်

မြို့နယ်အလုပ်သမားအစည်းအရုံး ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း

ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်ဆွေးနွေးပွဲသင်တန်းဖွင့်

ကာကွယ်ဆေးများ ထိုးပေး

သစ်ခွဲစက်လုပ်ငန်းများ စုပေါင်း ဆောင်ရွက်

ပါတီတွင်းရက်တို ဆွေးနွေးပွဲကျင်းပ

ကောင်စီဥက္ကဋ္ဌ ဘာလုပ်ခဲ့

စပါးအထွက်တိုးစိုက်ခင်းများ စုပေါင်းတမန်နွှဲကျင်းပ

သစ်စခွဲလှုပ်ငန်း ပညာပေးသင်တန်း ပဲခူးတိုင်းတွင် ဖွင့်လှစ်

စာသင်ခန်း ဆောက်လုပ်ရေး

ပါတီသွက်နှင့် ဦးဆောင်မှုဖြင့် သစ်ခွဲလုပ်ငန်း သင်တန်းဆင်း

ပါတီနှင့်အဖွဲ့စုံညီ စစ်တောင်းရောက် နိုင်ငံရေးစည်းရုံးရေးစီးပွားရေးဆွေးနွေး

ပါတီဝင်များ ပါတီယူနစ်နှင့် ဆွေးနွေး

(၂၃)နှစ်မြောက် ပြည်သူ့ရဲတပ်ဖွဲ့နေ့

နိုင်ငံတော်အစိုးရအနေဖြင့် အတိတ်မှ ဆိုးမွေကို ရင်နာအောင် ခံခဲ့ရသော "ပုလိပ်" အဖွဲ့အား ဆိုရှယ်လစ်စနစ်နှင့်ကိုက်ညီသော အတွေးအခေါ် သစ်များ ပြုပြင်ပြောင်းလဲ၍ ပြည်သူများနှင့် နီးကပ်စွာအလုပ် အကျွေးပြုနိုင်ရန်အတွက် ၁၉၆၄ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစ၍ အသွင်ပြောင်းလဲစေခဲ့သည်မှာ (၂၃)နှစ် သက်တမ်းသို့ ရောက်ခဲ့ပေပြီ။

နိုင်ငံတော်မှ သဘောထားစနစ်၏ မှန်မြတ်သော လုပ်ဆောင်ချက်များကို သဘောပေါက် နားလည်ကြသည်နှင့်အမျှ စနစ်ဟောင်းမှ အတွေးအခေါ် ဟောင်းများကိုစွန့်ကြ၍ ယနေ့ပြည်သူများမှ ချစ်ခင်ကြည်ညိုလေးစားမှုကိုခံယူထိုက်သောပြည်သူ့ရဲတပ်ဖွဲ့ဝင်များဖြစ်လာအောင် အပြောမဟုတ်ဘဲအလုပ်ဖြင့် သက်သေပြကာ ပြည်သူများအတွင်း ဝင်ရောက် ချဉ်းကပ်ပြီး လုပ်ကိုင်မှသာလျှင် ပြည်သူများက အမှန်တကယ် ချစ်ခင်လိုချင် တောင့်တ နေသော ပြည်သူ့ရဲများ ဖြစ်လာနိုင်မည်ဖြစ်ပါသည်။

ထိုကဲ့သို့ ပြည်သူ့များဘက်မှ အမှန် တရားကို အမြဲတမ်း ဦးထိပ်ထား၍ ပြည်သူ အများ လိုချင်တောင့်တသည့် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာအောင်အထူးသဖြင့် (ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၄)ပုဒ်မ (၁၉၃)၌ နိုင်ငံတော်၏ မြို့တော်သည် ရန်ကုန်မြို့တော်ဖြစ်သည်)ဆိုသည့်အလျောက်ရန်ကုန်မြို့တော်ကြီးတွင် (၁၆-၉-၇၉)ရက်နေ့မှစ၍တပ်မတော်မှ အရာရှိအရာခံ၊ အကြပ်တပ်သားများနိုင်ငံတော်၏ တာဝန်ကို သမိုင်းပေးတာဝန်တစ်ရပ်အနေဖြင့် နေပြည်တော် ရဲတပ်ဖွဲ့အသွင် ပြောင်းလဲလျက် ယနေ့ထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်၏ လမ်းညွှန်မှုများနှင့်အညီ နိုင်ငံတော်မှ ပြည်သူ့ရဲတပ်ဖွဲ့ အဖြစ် အသွင်သဏ္ဍာန်နှင့် အနှစ်သာရပါစနစ်တကျ စီမံချက်ချ ပြောင်းလဲ၍ ပြည်သူများ၏အကျိုးစီးပွားကို ရှေ့တန်းတင်လျက် တရားဥပဒေ နှင့် အညီ ယနေ့ ဆောင်ရွက် လျက်ရှိကြောင်း တွေ့ရပေသည်။

ယနေ့ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်နှင့် ဝတ္တရားများကိုကြည့်လျှင် နိုင်ငံသားများ၏အသက် အိုးအိမ်စည်းစိမ်ကို တရား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ရန်သာ ဖြစ်သည်ဟု ဆိုသော်လည်း တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာ ဖွံ့ဖြိုးရေး၊ စည်းကမ်းသေဝပ်ရေးစသည့် မှန်မြတ်သော နိုင်ငံတော်၏အကျိုးပြုလုပ်ငန်းများကိုပါပြည်သူ့ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် အတူ ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်လျက် ရှိပေသည်။

ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို မိမိတို့၏အသက်နှင့် စည်းစိမ်များကဲ့သို့ ထပ်ထူထပ်မျှတန်ဖိုးထားပြီး ကာကွယ်စောင့်ရှောက်ကြရန်နှင့် အမိ နိုင်ငံတော် ကိုလည်း အကြွင်းမဲ့ အလုပ်အကျွေး ပြုမည့်ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များအဖြစ် ခံယူချက် ပြည့်ဝမှ ရှိလာလျှင် နိုင်ငံတော်နှင့် ပြည်သူများကလည်း ပြည်သူ့ရဲတပ်ဖွဲ့ဝင်များကို မိမိတို့ကြင်နာယုယ ချစ်ခင်ရမည့် ရင်နှစ်သည်းချာများပမာ ပိုမိုပိုက်ထွေး လာကြမည်ဖြစ်ပါသည်။

အထူးသဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် (၂၃-၁-၇၉)နေ့တွင်အပတ်စဉ် ၂/၇၉ ကျွမ်းကျင်မှုဆိုင်ရာ အတတ်သင်ကျောင်း၊ မန္တလေး သင်တန်းဆင်းပွဲတွင် ယခင်ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ယခု နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးစိန်လွင်အနေဖြင့်-

၁။ ယခု သင်တန်းဆင်းသည့် တပ်ဖွဲ့ဝင်များသည် ရဲတပ်ဖွဲ့တစ်ခုလုံး စံနမူနာအဖြစ် ပြုလုပ်ရမည့်သူများဖြစ်ကြောင်း။

၂။ ပြည်သူ့ရဲတပ်ဖွဲ့တစ်ခုလုံး ပြည်သူတွေက အားကိုးယုံကြည်လာအောင် ဆောင်ရွက်လုပ်ကိုင်ကြရန်လိုကြောင်း။

၃။ ကိုလိုနီခေတ်က "ပုလိပ်" များ ကဲ့သို့ မဟုတ်ဘဲ ပြည်သူ့အကျိုး တိုင်းပြည်အကျိုး သယ်ပိုး ထမ်းဆောင်ကြရမည့် သူများဖြစ်ကြောင်း။

၄။ ယနေ့ ပြည်သူ့ ရဲတပ်ဖွဲ့ဝင် များသည် ပြည်သူများ လိုက်နာရမည့် စည်းကမ်း၊ ပြည်သူ့ ရဲတပ်ဖွဲ့ စည်းကမ်း၊ ပါတီဝင်များ လိုက်နာရမည့် စည်းကမ်းများကို တိတိကျကျ လိုက်နာရမည်ဖြစ်ကြောင်း။

၅။ ယနေ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ကောင်းသတင်း ကြားနေရကြောင်း၊ တာဝန်ကျရာ မြို့နယ် ရောက်လျှင် မသမာသူများ အကြိုက်ပေး၍ ငွေကျည်ဆန်ဖြင့် ပစ်မည့်သူများကို ဖယ်ရှားပစ်နိုင်ဖို့ လိုကြောင်း စသည့် လမ်းညွှန်မှုများ ပေးခဲ့ပြီးဖြစ်ပါသည်။

ထို့ကြောင့် ယနေ့ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအနေနှင့် အရည်အသွေးရော အရည်အချင်းပါ ပြည့်မီတောက်ပြောင်သော တပ်ဖွဲ့ဝင်များ ဖြစ်လာအောင် အစဉ်ကြိုးစားဆောင်ရွက်လုပ်ကိုင်၍တပ်ဖွဲ့ဝင်တိုင်းက တစ်ကိုယ်စီကိုယ်ကျင့်တရားများကောင်းမွန်ပြီး ပြည်သူများအပေါ် မိမိတို့၏ထိန်းသိမ်းရမည့်ကျင့်ဝတ်များကိုခါးဝတ်ပုဆိုးကဲ့သို့မြဲမြံစွာ ထိန်းသိမ်းပြီးနိုင်ငံတော်နှင့်ပြည်သူတို့ကို ရှေ့ဆောင်နေသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ဦးဆောင်မှုကိုအကြွင်းမဲ့ ခံယူကာ ပြည်သူ့ကောင်စီ၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင် ပြည်သူ့ရဲတပ်ဖွဲ့၏ တာဝန်နှင့် ဝတ္တရားများကို အစဉ်အမြဲ ဖြူစင် သန့်ရှင်း လာဘ်ယူခြင်း ကင်းစွာဖြင့် ပြည်သူများမှ ယုံကြည်အားကိုးထိုက်သော ပြည်သူ့ရဲစစ်စစ်များဖြစ်လာအောင် လက်တွေ့ပြသလုပ်ကိုင်သွားကြရန် ယနေ့ ပြည်သူ့ရဲတပ်ဖွဲ့၏ (၂၃)နှစ်မြောက်ပြည့်သည့် အထိမ်းအမှတ်အဖြစ် စာရေးသူမှ စေတနာကောင်းဖြင့် တိုက်တွန်းလိုက်ရပါသည်။

ရဲတင်အေး(ခမ်းချောင်း)

ရုပ်ရှင်ကော်ပိုရေးရှင်း (နိုင်ငံခြားရုပ်ရှင်)

သမ္မတ နှင့် ပပဝင်း } - BMX Bandits (ပထမပတ်)
သတိပြု - စနေ(၃-၁၀-၈၇)နေ့နှင့် တနင်္ဂနွေ (၄-၁၀-၈၇) နေ့များတွင် နံနက် (၈း၀၀)နာရီ အထူးပွဲများ ပြသပါမည်။

ရုက် - Heaven Sent (ဒုတိယပတ်)

ရဲရင့် နှင့် သီဟ } Karma (စတုတ္ထပတ်)
သတိပြု - ရဲရင့် စနေ (၃-၁၀-၈၇)နေ့နှင့် တနင်္ဂနွေ(၄-၁၀-၈၇) နေ့များတွင် နံနက် (၈း၀၀)နာရီ အထူးပွဲများ ပြသပါမည်။

ဘုရင့် - Robbers Of The Sacred Mountain (၁၀ပတ်)

ဗိုဓယ - Heartaches (ပထမပတ်) / ဆန်းသိရိ - Love Story (ပထမပတ်)

(၂-၁၀-၈၇) သောကြာနေ့ ရုံတင်ပြမည့် ရုပ်ရှင်ကား
ဘုရင့် - Bye Bye Jupiter (ဒုကြိမ်ပြ)

ဗီဝိတဒါနသံဃာ့ဆေးရုံကြီး

၁၉၈၇ခု မေလ အလှူရှင်များ

(ယမန်နေ့မှ အဆက်)

ဦးဘမြင့်-ဒေါ်အေးသိန်း မိသားစု၊ အောင်ဇေယျလင်း၊ ကျောက်တန်း ၄၆/၂၆၊ ဦးတင်မြင့်သိန်း အနော်ရထာလမ်း၊ ၆၀၈ ဦးဝင်းမောင် လှည်းတန်း(၁) လမ်း ကမာရွတ်၊ ၅၀ိ၊ ဦးအေးမောင်-ဒေါ်အေးအေးကြိုင်မိသားစု ၅၀ိ၊ ဦးအေးမွေး-ဒေါ်ခွားသိန်း မိတ္တာဦးနှင့်မိသားစု၊ ၁၀ိ၊ ဦးနုမြင့်-ဒေါ်သိန်း သားသမီး မြေးတစ်စု လှူဒါန်းသည် ၁၀ိ၊ ဦးဘလှ ၁၀ိ၊ ဦးသိန်းဟန် ၁၀ိ။

သီလရှင်ဆေးရုံအတွက် လှူဒါန်းသည့် အလှူရှင်များ

ဒေါ်ခင်လှနှင့်သားသမီးများ၊ အရှေ့ ရန်ကင်း ၁၀၀ိ၊ ဒေါ်သန်းနု ကြာပန်းဈေး ၁၀၀ိ၊ ဒေါ်သင်းသင်းနွဲ့၊ ဦးဘမြင့်-ဒေါ်ခင်နွဲ့ မိသားစု ၁၀၀၀ိ၊ ဦးဘိုကျော်-ဒေါ်ခင်ကြည် ၅၀၀ိ၊ ဦးစိုးမြင့် ၁၀၀ိ၊ ဒေါ်တင်တင်မြ ၁၀၀ိ၊ ဦးလှမြင့် ၁၀၀ိ၊ ဒေါ်မြမြဝင်း၊ မောင်ထွန်းထွန်း ၁၀၀ိ၊ ဦးဝင်းမြင့် ၅၀ိ၊ ဦးသန်းထွန်း ၅၀ိ၊ ဦးစိုးဝင်း ၁၀၀ိ၊ ဒေါ်ခင်စိန် ၁၀၀ိ၊ ဦးကြည်ဝင်း-ဒေါ်ခင်ချောင်း ၁၅၀ိ၊ ဒေါ်မြထွေး ၅၀ိ၊ ဦးဟုတ်ဖေ ၅၀ိ၊ ဦးဘိုကြည်-ဒေါ်ခင်မေ ၅၀ိ၊ ဦးလှ ၁၀၀ိ၊ ဒေါ်အုန်းခင်-ဒေါ်လှလှမြတ် ပွဲစားတန်း ကြည့်မြင်တိုင် ၁၀၀ိ။

(ဆက်လက်ဖော်ပြပါမည်။)

မျက်စိရောဂါအစ မီးယပ် ဒုလာက

ကျွန်မသည် ဇက်ကြော၊ ကုပ်ကြောတက်ပြီး မျက်စိအဝေး မှုန်နေပါ၍ မျက်မှန် ပါဝါ အနုတ် ၆၀၀/ ဒီဂရီ တပ်ထားရချိန်တွင် အမှတ်(၁၈၃) အလင်းရောင် ဆေးတိုက်၊ ၃၈လမ်း ရန်ကုန် ဦးသန်းဆွေ၏ မျက်စိအားတိုးဆေးနှင့် အစာကြေဆေးကိုစားရာ (၃) ပုလင်းနှင့် ဇက်ကြောတက် ပျောက်ပြီး မျက်မှန်ချွတ်လိုက်ရပါကြောင်း။

မခင်စန်းထွေး အသက်(၁၇နှစ်) မှတ်ပုံတင်အမှတ် SRM ၀၀၀၀၄၂-မ၊ ၃၀-အရှေ့ပိုင်း ၂-မိုလ်ချုပ်ရွာ သန်လျင်မြို့။

ဦးတင်မောင် - လျက်ဆား
လျက်ဆားမှာ-ဦးတင်မောင်
✳ စားသုံးကွယ် - ဤလူ့ဘောင်တွင်
ယှဉ်တူအောင် - ရှားသည့်ကွယ့်လေး ✳
ဆိုင်တိုင်းတွင်ရနိုင်သည် ၊ ၅၀-ပြား၊ ၃/-၊ ၅/-
ဖြန့်ချိရေး ▸ တင်ချိုဝင်း ဆေးတိုက်၊ ကုန်ဈေးတန်းထိပ်၊ ရန်ကုန်မြို့။ V.P.P ပို့သည်
ပင်ရင်း ▸ ဦးတင်မောင် ပရဆေးဆိုင်၊ ကမာရွတ်ဘူတာရုံလမ်း၊ လှိုင်ဈေးကြီးအတွင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်

ဆီထွက်သီးနှံစိုက်ပျိုးရေး ဇလွန်၌ စီမံချက်ရှင်းလင်း

ဇလွန် စက်တင်ဘာ ၂၅

ဇလွန်မြို့ အဒါးချောင်းမှ ရေအားလျှပ်စစ်ဖြင့်ရေတင်၍ စပါးပြီး ဆီထွက်သီးနှံ စိုက်ပျိုးရေး စီမံချက် ရှင်းလင်းပွဲနှင့်ဆွေးနွေးပွဲကိုစက်တင်ဘာ ၂၄ ရက်နေ့က မြို့နယ် ပညာရိပ်သာ ခန်းမတွင် ပြုလုပ်ရာ မြို့နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးအုန်းမောင်၊ အတွင်းရေးမှူး ဦးကျော်ထွန်းနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ လယ်ယာနှင့်သစ်တောဝန်ကြီးဌာန လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်းရုံးချုပ်မှ အမှုဆောင် အင်ဂျင်နီယာဦးသန်းဌေး၊ ဒုတိယအထွေထွေ မန်နေဂျာ ဦးသောင်းတင်နှင့် အဖွဲ့ဝင်များ၊ ဇလွန်မြို့ မြို့နယ် လယ်စိုက်ရှင်း မန်နေဂျာ ဦးရဲနောင်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် လယ်ယာ စိုက်ပျိုးရေး ကော်ပိုရေးရှင်း ရုံးချုပ် အမှုဆောင် အင်ဂျင်နီယာ ဦးသန်းဌေး နှင့် ဒုတိယအထွေထွေ မန်နေဂျာ ဦးသောင်းတင် တို့က အဒါးချောင်းမှ ရေအား လျှပ်စစ်ဖြင့်ရေတင်၍စပါးအပြီး ဆီထွက်သီးနှံ စိုက်ပျိုးရေးစီမံချက်နှင့်စပ်လျဉ်း၍ မျိုးရွေးချယ်မှု နည်းစနစ်များ၊ စိုက်ပျိုးရေးနည်းစနစ်များ၊ ရေပေးသွင်းရေးနည်းစနစ်များ၊ ရေအသုံးချရေး နည်းစနစ်များ၊ ရေသွယ်မြောင်းများဖောက်လုပ်ရာတွင်လိုက်နာရမည့်အချက်များနှင့် ထွန်ယက်ရေးနည်းစနစ်များကို ရှင်းလင်းတင်ပြကြသည်။ (၁၃၂)

ကွာရှင်းပြီးစီးခြင်း

ကျွန်တော်နှင့် မအုန်းသန်းတို့သည် ချောင်းဝိုင်းလေး ရပ်ကွက် ကောင်စီရုံးတွင်၂၆-၉-၈၇နေ့၌တရားဝင်ကွာရှင်းပြီးပါကြောင်း။

မောင်မြင့်ဆွေ
(SKI-၀၀၂၀၀၆)

ချောင်းဘယ်လောက်ဆိုးဆိုး
နဂါးမင်း
ချောင်းဆိုးပျောက်ဆေးရည်-ရှိတယ်
အစာမကြေ လေမသက် အနေမခက်ရအောင်
နဂါးမင်းအစာကြေဆေးလျက်ဆား
တစ်ပုလင်း-၆-၅၀ိ တစ်ထုပ်-၅ိ
ဦးမြင့်ဆွေ၊ အမှတ်-၇၊ ဒီရှယ်သိမ်ကြီးဈေး၊ ကွင်ပြင်လမ်းထိပ်၊ ဝင်းမဂ္ဂလာဆေးဆိုင်အနီး၊ ရန်ကုန်

အများသိစေရန်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဘိုတိုလင်း အမှတ်(၂၇၃)ဟု ခေါ်တွင်၍ မြေတိုင်းရပ်ကွက်အမှတ်(၃-စီ) မြေကွက်အမှတ်(၄၅၀) အကျယ် (၇၈'x၅၉') နှင့် (၉၀) ရက်မြေနှင့် အဆောက်အအုံသည် ဒေါ်နှင်းဇွေ (CG-၀၆၆၇၈) တစ်ဦးတည်းပိုင်ဆိုင်ပြီး ဝိုင်ဆိုင်ခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ဦးအနေနှင့် ကန့်ကွက်လို သူရှိပါက ဤကြော်ငြာပါရှိသည့် (၇)ရက်အတွင်း အထောက်အထားစုံလင်စွာဖြင့် ကျွန်ုပ်ထံတင်ပြကန့်ကွက်နိုင်ပါသည်။

ညွှန်ကြားချက်အရ
(ဦးတင်လှအောင်)
ဒေါ်နှင်းဇွေ၏ ဥပဒေအကျိုးဆောင်
၅၇-၁၂၅ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

ဝမ်းနည်းခြင်း

ရန်ကုန်စက်မှုတက္ကသိုလ်၊ ပထမနှစ်မှ မောင်အေးကျော်အောင်၏ အဘွား ဒေါ်မြမေ (၈၄)နှစ် ရွှေကြာနံ့ရပ်၊ ရေနံချောင်း ကွယ်လွန်ကြောင်း သိရသဖြင့် မိသားစုနှင့်ထပ်တူဝမ်းနည်းပါကြောင်း။

ရေနံချောင်းမိသားစု
တက္ကသိုလ်များ (ရန်ကုန်)။

တာဝန်မယူပါ

ကျွန်တော် ကျွန်မတို့၏သား မောင်သိန်းထွန်းအောင်(WDN၀၅၄၃၃၄) သည် မိဘစကားနားမထောင်ဘဲ အိမ်မှ ထွက်သွားသည့်အတွက် ၎င်းနှင့် ပတ်သက်သောကိစ္စများနှင့်ငွေရေးကြေးရေး ကိစ္စအဝဝကို လုံးဝ တာဝန်မယူပါ။

ဦးလှ-ဒေါ်နု(ဝမ်းတွင်းမြို့)

ရဟန်းအမ၊ ကျောင်းအမကြီး

ဒေါ်ငွေမြိုင် (မြိတ်)

အသက်(၆၈) နှစ်

ရန်ကုန်မြို့၊ အမှတ်(၃၅)၊ ၁၀ လမ်းနေ ဦးအောင်ထူး-ဒေါ်သာမြူးတို့၏ သမီးထွေး၊ ကွယ်လွန်သူ ဦးကြီးရွှေ၏ ဇနီး၊ (အငြိမ်းစားဗိုလ်မှူးကြီး သန်းဌေး [လေ])-ဒေါ်အေးရှင်၊ (ဒုဗိုလ်မှူးကြီး ရဲထွန်း)-ဒေါ်အေးတင့်၊ ဦးသန်းစိုး-(ဒေါ်ညွန့်ညွန့်ရင်)တို့၏ မွေးမိခင်၊ ဗိုလ်ကြီးဌေးဝင်း (ရေ)-(မစိုးစိုးသန်း)၊ မသီသီဌေး၊ မောင်ကျော်စိုး၊ မမာလာဌေး၊ မနီလာရွှေ၊ မောင်မင်းစိုး၊ မောင်နေထွန်း၊ မခင်စန္ဒာညွန့်တို့၏ အဘွား၊ မပွင့်စုံဌေး၏ အဘွားသည် (၃၀-၉-၈၇) ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားပါသဖြင့် (၂-၁၀-၈၇) သောကြာနေ့ နေ့လယ် ၂နာရီတွင် ကြိတောအအေးတိုက်မှ ကြိတောသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်မည်ဖြစ်ပါကြောင်း။

(အထက်ပါနေအိမ်မှ မော်တော်ကားများကိုနေ့လယ် ၁ နာရီတွင် ထွက်ခွာပါမည်။)

ကျန်ရစ်သူ သား၊ သမီး၊ မြေး၊ မြစ်၊

မြို့နယ်အလုပ်သမားအစည်းအရုံး နှစ်ပတ်လည်အစည်းအဝေးကျင်းပ

စစ်တောင်း စက်တင်ဘာ ၂၈

မွန်ပြည်နယ် ကျိုက်ထို မြို့နယ် အလုပ်သမား အစည်းအရုံး နှစ်ပတ်လည် အစည်းအဝေးပွဲကို စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၈နာရီက ကျိုက်ထိုမြို့နယ် ခန်းမ၌ ကျင်းပရာ ပါတီယူနစ် ကော်မတီ ဝင်များ၊ မြို့နယ် ပြည်သူ့ကောင်စီမှ ပုဂ္ဂိုလ်များ၊ မြို့နယ်တောင်သူလယ်သမား အစည်းအရုံးမှ ပုဂ္ဂိုလ်များ၊ မြို့နယ် အလုပ်သမားအစည်းအရုံးဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အခြေခံ အလုပ်သမား အစည်းအရုံး အသီးသီးမှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ ဧည့်သည်များတက်ရောက်ကြသည်။

အစည်း အဝေးပွဲတွင် အခမ်းအနားမှူးအဖြစ်မြို့နယ်အလုပ်သမား အစည်းအရုံး အတွင်းရေးမှူးဦးမြကြည်ကဆောင်ရွက်၍ သဘာပတိ ဥက္ကဋ္ဌ ဦးစံအောင်နှင့် မြို့နယ်ပါတီ ယူနစ်အတွင်းရေးမှူး ဦးရွှေအောင် တို့ကအမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်အလုပ် အမှုဆောင်၏ အစီရင်ခံစာကို တွဲဖက် အတွင်းရေးမှူး ဦးစိုးလှသောင်းက တင်သွင်းဖတ်ကြားပြီးမြို့နယ်အစည်း အရုံးဝင် လေးဦးတို့က အကြံပြု ဆွေးနွေး ထောက်ခံသည်။ ယင်း ဆွေးနွေးချက်များကို မြို့နယ်အလုပ် သမားအစည်းအရုံးဒုဥက္ကဋ္ဌဦးစံမြက ပြန်လည် ဆွေးနွေးဖြေကြားပြီး တွဲဖက် အတွင်း ရေးမှူး ဦးတင်ငွေက မှတ်တမ်းတင်ခြင်း ငါးရပ်၊ ဆုံးဖြတ်ချက် သုံးရပ်ကို အတည် ပြုလိုက်သည်။ (၁၄၃)

မြို့နယ်သမလယ်ယာလုပ်ငန်းခွဲများ စီမံကိန်းသီးနှံ တာဝန်ချထားပေးအပ်

မြင်းခြံ စက်တင်ဘာ ၂၇

မြင်းခြံ မြို့နယ် အတွင်းရှိ သမဝါယမ လယ်ယာ လုပ်ငန်းခွဲများ၏ ၁၉၈၇-၈၈ ခုနှစ် စီမံကိန်း သီးနှံ တာဝန်ချထား ပေးအပ်ပွဲ များကို စက်တင်ဘာ ၂၂ ရက်က ငန်းနီကျေးရွာ၊ ဒါးမြင် ... လည်းကောင်း၊ စက်တင်ဘာ ၂၃ ရက်က လေးဆိုင်ကျေးရွာ အမှတ်၁ လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်က အော့ရှာ နှင့် သဲမြို့ ကျေးရွာအမှတ်၁လည်း ကောင်း၊ စက်တင်ဘာ ၂၆ ရက်တွင် ခေါင်းသစ်နှင့် လင်ကြီးကျေးရွာ အမှတ်၂လည်းကောင်း ပြုလုပ်သည်။

တာဝန်ပေးအပ်ပွဲတွင် မြို့နယ် ပါတီ ယူနစ် ကော်မတီဝင် ဦးလှ ဝင်း ရေးအသာသာရပ်တာဝန်ခံ ဦးစံထိန်းအောင်၊ မြို့နယ် ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး စိန်နိုင်နှင့် မြို့နယ်တောင်သူလယ်သမားအစည်း အရုံး အတွင်းရေးမှူး ဦးကျော်ခင် တို့က အမှာစကားပြောကြားသည်။

အခမ်းအနားသို့ မြို့နယ် ပါတီ ယူနစ် ကော်မတီဝင် ဦးစံထိန်း အောင်၊ ဦးသိန်းဟုတ်နှင့် မြို့နယ် ပြည်သူ့ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ် တောင်သူလယ်သမား အစည်းအရုံး ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာ ပါတီ ယူနစ် ကော်မတီဝင် အသင်းဝင်များ၊ တာဝန်ရှိသူများနှင့် လယ်ယာလုပ်ငန်းခွဲ သမဝါယမ အသင်း အမှုဆောင် ကော်မတီဝင်များ တက် ရောက်ကြသည်။ (၀၇၈)

မိုးရာသီဘောလုံးပွဲ နောက်ဆုံးဗိုလ်လုပွဲ

ကော့ကရိတ် စက်တင်ဘာ ၂၂

ကရင်ပြည်နယ် ကော့ ကရိတ် မြို့နယ် ပြည်သူ့ကောင်စီ ဥက္ကဋ္ဌဒိုင်း အသက် ၂၄နှစ်အောက် မိုးရာသီ ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့ညနေပိုင်းက မြို့မအားက စားပြိုင်ဝင်းတွင်ကျင်းပရာ ကော့ကရိတ်မြို့မ ဘောလုံးအသင်းက ကျုံဒိုးကျေးရွာ ဘောလုံးအသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲ သွားသည်။

ပထမရရှိသော ကော့ကရိတ်မြို့မ ဘောလုံးအသင်းအား မြို့နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌ ဗိုလ်မှူး တင်စိန်ကလည်းကောင်း၊ ဒုတိယရရှိသော ကျုံဒိုးကျေးရွာ အသင်းကို မြို့နယ်ပြည်သူ့ကောင်စီအလုပ်အမှုဆောင် ဦးမင်းတင်ဝင်းကလည်းကောင်း ဆုများချီးမြှင့်လိုက်သည်။ (၁၄၄)

အသံမစဲ ပဋ္ဌာန်းပူဇော်ပွဲ

ဇာဂါးကုန်း စက်တင်ဘာ ၂၄

ပဲခူးတိုင်း ဇာဂါးကုန်းမြို့သမိုင်းဝင် မြသိန်းတန် စေတီတော်ကြီး ဝင်းအတွင်းရှိ ဓမ္မာရုံကြီး တွင် (၁၁) ကြိမ်မြောက် အသံမစဲ မဟာ ပဋ္ဌာန်း ပူဇော်ပွဲကြီးကို ၁၃၄၉ခုနှစ်သီတင်းကျွတ် လဆန်း ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ရွတ်ဖတ် ပူဇော်ကြမည် ဖြစ်သည်။ (၂၈၅)

လူငယ်သင်တန်းပေါင်းစုံ ဟားခါးမြို့နယ်၌ ဖွင့်လှစ်

ရန်ကုန် စက်တင်ဘာ ၃၀

ဟားခါး မြို့နယ် ပါတီယူနစ်၏ ဦးဆောင်မှု၊ မြို့နယ် လမ်းစဉ်လူငယ် စည်းရုံးရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်၁၉၈၇ခုနှစ် လူငယ်လေ့ကျင့်ရေး စီမံချက်အရ အမှတ်(၁)၊ (၂)အခြေခံ ပညာ အထက်တန်းကျောင်း၊ ပြည်တော်သာ အခြေခံ ပညာ အလယ်တန်းကျောင်း၊ မြို့ဟောင်းအခြေခံပညာ အလယ်တန်းကျောင်းတို့တွင်လမ်းစဉ်လူငယ် အဖွဲ့ဝင်သင်တန်း၊ ရှေ့ဆောင် လူငယ် ခေါင်းဆောင်သင့်တန်း၊ရှေ့ဆောင် လူငယ် အဖွဲ့ဝင် သင်တန်းများကို ဩဂုတ်လ ၂၅ ရက်မှ စက်တင်ဘာ လ ၅ ရက်နေ့အထိ တစ်ပြိုင်တည်း အောင်မြင်စွာဖြင့် ဖွင့်လှစ်ခဲ့သည်။

လမ်းစဉ်လူငယ်အဖွဲ့ဝင်သင်တန်းများသို့ ကျောင်းသား ကျောင်းသူ ၂၇၇ ဦး၊ ရှေ့ဆောင် လူငယ် ခေါင်းဆောင် သင့်တန်းများသို့ ကျောင်းသား ကျောင်းသူ ၂၇၇ ဦးနှင့် ရှေ့ဆောင်လူငယ် အဖွဲ့ဝင် သင်တန်း များသို့ ကျောင်းသား ကျောင်းသူ ၄၄၀ ဦး စုစုပေါင်း ၉၉၄ ဦးတို့တက်ရောက်ခဲ့ကြသည်။

မြန်မာ့အသံအစီအစဉ်

ဗဟိုအသံလွှင့်ဌာန ၁ ရက်
ကြာသပတေးနေ့
နံနက်ပိုင်း
၇း၀၀ ရုပ်ပေါင်းကိုယ်လက်ကြံ့ခိုင်
၇း၁၀ နံနက်ခိုန်းဝေးသံသာ
၇း၃၀ ယနေ့ကောက်နွယ်ရာ
၇း၄၅ မေတ်တောင်းသီချင်း
၈း၀၀ သတင်းများ
၈း၁၀ သတင်းစာအာဘော်
၈း၁၅ သီချင်းမေးသော
၈း၃၀ အစီအစဉ်ပြီး၏

မြန်မာယဉ်ကျေးမှု အဆိုအကအဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

ရန်ကုန် စက်တင်ဘာ ၃၀

နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် သီဆိုကပြရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းစိန် ခေါင်း ဆောင်၍ အဖွဲ့ဝင် ၃၀ ပါဝင်သော မြန်မာယဉ်ကျေးမှု အဆို အက အဖွဲ့သည် ယနေ့ မွန်းလွဲ ၁နာရီ မိနစ် ၂၀တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာ သွားသည်။

နှုတ်ဆက်

မြန်မာယဉ်ကျေးမှု အဆို အကအဖွဲ့အား အနုပညာ ဦးစီး ဌာန ခေတ္တ ညွှန်ကြား ရေး မှူး ချုပ် ယဉ်ကျေးမှု ဗိမာန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွဋ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံမှူးမစ္စတာဖူရှင်ဟိုနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

(သတင်းစဉ်)

သွေးလှူဒါန်း

မကွေးမြို့ ပြည်သူ့ ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်ခွဲသို့ မကွေးမြို့နယ်လယ်ယာစိုက်ပျိုးရေးကော်ပိုရေး ရှင်းမှ ကျေးရွာ မန်နေဂျာ ဦးသိန်းဟန်(ပုံ)သည် စက်တင်ဘာ ၂၃ရက်နေ့က လာရောက်၍ (၅၆) ကြိမ်မြောက် သွေးလှူဒါန်း သွားသည်။ (၂၈၀)

ပါတီတွင်းရက်တို ဆွေးနွေးပွဲဖွင့်

သရက်ချောင်း စက်တင်ဘာ ၁၉

သရက်ချောင်း မြို့နယ် ပါတီယူနစ်က ကြီးမှူးဖွင့်လှစ်သော ပါတီတွင်းရက်တို ဆွေးနွေးပွဲ (၃/၈၇) ဖွင့်ပွဲကို စက်တင်ဘာ (၁၉) ရက်နေ့တွင် မော်ရှည်ကုန်းရပ်ကွက် မူလတန်း ကျောင်းတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီယူနစ် အတွင်းရေးမှူး ဦးမြင့်အောင်က အမှာစကား ပြောကြားသည်။

ပါတီတွင်းရက်တို ဆွေးနွေးပွဲသို့ မြို့နယ် ပါတီယူနစ် ကော်မတီဝင်များ၊ ပါတီစိတ် ကော်မတီဝင်များ၊ စုံညီစွာ တက်ရောက်ပြီး ပါတီဝင် ပေါင်း ၅၃ ဦးတက်ရောက်ကြသည်။

မြို့နယ်ပါတီယူနစ်ဥက္ကဋ္ဌနှင့်အဖွဲ့ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

သီပေါ စက်တင်ဘာ ၃၀

သီပေါမြို့နယ်ပါတီ ယူနစ်ဥက္ကဋ္ဌ ဦးစိုးညွန့်နှင့် မြို့နယ် ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဦးလှမောင်တို့အဖွဲ့သည် ...

ဝင်များနှင့် ဒေသခံတိုင်းရင်းသားလုပ်သားပြည်သူများအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မှာကြား

... (သတင်းစဉ်)

တစ်ပြည်လုံးတွင်မိုးအားလျော့မည်



ရန်ကုန် စက်တင်ဘာ ၂၉

ယနေ့ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်အရ လွန်ခဲ့သော ၂၄ နာရီ အတွင်းက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဧရာဝတီတိုင်းတို့တွင် နေရာစိပ်စိပ်၊ ကျန်ပြည်နယ်နှင့်တိုင်းတို့တွင်နေရာကွက်ကြားမိုးရွာခဲ့သည်။ မှတ်သားဖွယ်ရာမိုးရေချိန်မှာ သီပေါမြို့တွင် ၁၁သမ ၅၀လက်မဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအား ပျော့နေသည်။

၁၉၈၇ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့ ညနေအထိ ခန့်မှန်းချက်မှာ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာကျဲကျဲ ကျန်ပြည်နယ်နှင့်တိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်၊ ရွာရန်ရာနှုန်း ပြည့်ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်သာရှိမည်။

နောက်နှစ်ရက်အဖို့ တစ်ပြည်လုံးတွင် မိုးအားလျော့မည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ခဲ့သော မိုးလေဝသအခြေအနေ

အမြင့်ဆုံးအပူချိန်	၃၁.၄ ဒီဂရီ စင်တီဂရိတ်	(၈၉ ဒီဂရီဖာရင်ဟိုက်)	၂၉-၉-၈၇
အနိမ့်ဆုံးအပူချိန်	၂၄.၁ ဒီဂရီစင်တီဂရိတ်	(၇၅ ဒီဂရီဖာရင်ဟိုက်)	၃၀-၉-၈၇
၀၉၃၀နာရီအချိန် စိုထိုင်းဆ		(၇၉) ရာခိုင်နှုန်း	၃၀-၉-၈၇
နေပူသည့်နာရီပေါင်း		(၄.၅) နာရီခန့်	၂၉-၉-၈၇

မိုးရေချိန်

ရက်စွဲ	မင်္ဂလာဒုံ	ကမ္ဘာအေး	ရန်ကုန်မြို့လယ်
၃၀-၉-၈၇	၈မမ(၀.၃၁)လက်မ	၈မမ(၀.၃၁)လက်မ	၂မမ(၀.၀၈)လက်မ
၁-၁-၈၇မှ	၂၂၁၉ မမ	၂၃၀၂ မမ	၂၂၁၁ မမ
ယနေ့အထိ	(၈၇.၃၆လက်မ)	(၉၀.၆၃လက်မ)	(၈၇.၀၅လက်မ)

ရန်ကုန်လေဆိပ်၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ ၂၉-၉-၈၇နေ့ (၁၃း၃၀) နာရီက ... တောင်ဘက်မှ တစ်နာရီ(၉)မိုင်နှုန်း တိုက်ခတ်သည်။

အလုပ်သမားရေးရာနှင့် စီမံခန့်ခွဲမှုသင်တန်းဆင်း

ရန်ကုန် စက်တင်ဘာ ၃၀

အလုပ်သမားအစည်းအရုံး ဗဟို ဦးစီးအဖွဲ့ဌာနချုပ်နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ညှိနှိုင်းဖွင့်လှစ်သည့် အလုပ်သမားရေးရာနှင့် စီမံခန့်ခွဲမှုနည်းပညာ သင်တန်း အမှတ်စဉ် (၃၄)ဆင်းပွဲကိုယနေ့နံနက် ၉နာရီတွင်အမှတ်(၈၇)ပြည်လမ်းခြောက်မိုင်ခွဲရှိ လုပ်သားများ လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်း ကျောင်း ၌ ပြုလုပ်ရာ အလုပ်သမား အစည်း အရုံး ဗဟို ဦးစီးအဖွဲ့ တွဲဖက် အတွင်း ရေးမှူး ဦးညွန့်လွင်တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

တက်ရောက်

အဆိုပါ သင်တန်း ဆင်းပွဲ သို့ အလုပ်သမားအစည်းအရုံးဗဟိုဦးစီးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘထွေးနှင့် ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်များ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနှင့် ... တာဝန်ရှိပုဂ္ဂိုလ်များ၊ ... သင်တန်းသားများ တက်ရောက်ကြသည်။

မှာကြား

အလုပ်သမား အစည်းအရုံး ဗဟို ဦးစီးအဖွဲ့ တွဲဖက်အတွင်းရေးမှူးက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ဤသင်တန်းကိုဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ အခြေခံ အလုပ် သမား အစည်း အရုံး အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် စီမံခန့်ခွဲရေး အဖွဲ့များ၌ ပါဝင်ဆောင်ရွက်နေကြသည့်အလုပ်သမားအစည်းအရုံး ကိုယ်စားလှယ်များသည် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများ၏ စီမံခန့်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ပုံ လုပ်နည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက် စေရန်နှင့်အလုပ်သမားရေးရာ ကိစ္စရပ်များကို ဆောင်ရွက် ဖြေရှင်းပေးသည့် အခါမှာ စီမံခန့်ခွဲသူများနှင့် စနစ်တကျ ပေါင်းစပ် ဆောင်ရွက်သွားနိုင်ရန် ဖြစ်ကြောင်း၊

အလုပ်သမားရေးရာကိစ္စရပ်များကို ... ဦးဆောင်မှုအခန်း မြင့်မားရေးတို့ကို အလုပ်သမား အစည်း အရုံးအဆင့်ဆင့်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဦးဆောင်လမ်းညွှန်မှုကို တိကျစွာခံယူပြီး မဖြစ်မနေကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသွားသည်။

သင်တန်းကာလမှာ တစ်လ ဖြစ်ပြီး သင်တန်းသားပေါင်း ၅၈ဦး တက်ရောက် ခဲ့ကြသည်။ သင်တန်းကာလအတွင်း သင်တန်းသားများသည်အဖွဲ့လေးဖွဲ့ခွဲ၍ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၃) သစ်စက်နှင့် အမှတ် (၆)သစ်စက်၊ လှိုင်မြို့နယ်ရှိ ဘီစကွတ်စက်ရုံ၊ ခေါက်ဆွဲခြောက်နှင့်မြူစွမ်စက်ရုံများသို့ သွားရောက်လေ့လာခဲ့ကြသည်။ (သတင်းစဉ်)

လုပ်ငန်းခွင်ဆိုင်ရာ ဆွေးနွေးပွဲ

ရန်ကုန် စက်တင်ဘာ ၃၀

... ပြည်သူတို့၏ ဆွေးနွေး မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။

(သတင်းစဉ်)

... ဦးဆောင်ညွှန်ကြားရေးမှူး ဦးထွန်းလှနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

(သတင်းစဉ်)

သောင်းကျန်းသူဆန့်ကျင်ရှုတ်ချ အလင်းဝင်တို့ ဝန်ချတောင်းပန်

ရန်ကုန် စက်တင်ဘာ ၃၀

သောင်းကျန်းသူ ဆန့်ကျင်ရှုတ်ချပွဲနှင့် အလင်းဝင် ဝန်ချတောင်းပန်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၃ရက် နေ့လယ်ပိုင်းတွင် တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း၌ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စည်းရုံးရေး ကော်မတီဝင် အမှတ်(၃၃)ခြေလျင် တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး တင်အေး၊ တန့်ယန်းမြို့နယ် ပါတီ၊ ပြည်သူ့ကောင်စီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ ပတ်ဝန်းကျင်ကျေးရွာများရှိ ပါတီ၊ ပြည်သူ့ကောင်စီတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားလုပ်သားပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် မိုင်းကောင်ကျေးရွာပြည်သူ့ကောင်စီဥက္ကဋ္ဌ ဦးစိုင်းထွန်းအေးက ဆောင်ရွက်ပြီး အခမ်းအနား မှူးအဖြစ်ဦးစိုင်းခမ်းမတ်က ဆောင်ရွက်သည်။ ယင်းအခမ်းအနားတွင် ကျေးရွာကိုယ်စားလှယ်များက သောင်းကျန်းသူအဖျက်သမားများအားဆန့်ကျင်ရှုတ်ချကြောင်း အဆိုကို တင်သွင်းထောက်ခံအတည်ပြုကြပြီး ရှမ်းသောင်းကျန်းသူအဖွဲ့ရင်း (၇၅၁) နှင့် ရင်း(၇၁၈) မှ အလင်း ဝင်ရောက်လာ ကြသော စိုင်းပန်ဆန်လျန်နှင့် ဝိန္ဒာ တို့က သောင်းကျန်းသူဘဝဖြင့် ကျူးလွန်ခဲ့သော မှားယွင်းသည့် လုပ်ရပ်များကို ပြည်သူလူထုထံဝန်ချတောင်းပန်ကာအခမ်းအနားကို ကြွေးကြော်သံ များဖြင့် ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)

မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်

၁-၁၀-၈၇ (ကြာသပတေးနေ့)

ညပိုင်း

၇း၀၀-၇း၃၀

ပညာရေးရုပ်မြင်သံကြားသင်ခန်းစာ

(က) High School Chemistry: "Oxygen And Its Compounds"

(ခ) High School Biology: "Gaseous Exchange In Animals"

၇း၃၀-၇း၄၅

၁။ တေးဂီတအစီအစဉ်

(က) ... (ကြည်ကြည်အေး)

(ခ) ... (မောင်မောင်ယဉ်နွယ်)

(ဂ) မလွမ်းချင်ပါဘူး (ဇာခြည်ဝင်း)

၇း၄၅-၈း၀၀

၂။ ပြည်သူ့ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုတေးများ

(က) တို့ပြည်သူ့ရဲ (အဖွဲ့)

(ခ) မိုးပြာဝတ်စုံကလေး (ကော်နီ)

(ဂ) ပြည်သူ့ရဲဆိုတာ (ဟေမာနေဝင်း)

(ဃ) (သစ္စာသွေး) (မေဆွ)

(င) ပြည်သူချစ်တဲ့ ပြည်သူ့ရဲ (မောင်သိန်းဝင်း)

၈း၀၀-၈း၁၀

၃။ ပြည်တွင်းပြည်ပသတင်း မိုးလေဝသအခြေအနေ

၈း၁၀-၈း၄၂

၄။ ရုပ်မြင်သံကြားမဂ္ဂဇင်း (အတွဲ-၁၊အမှတ်-၁၂)

၈း၄၂-၉း၁၂

၅။ Gunsmoke: "Jonny"

၉း၁၂-၉း၁၃

၆။ နောက်တစ်နေ့အစီအစဉ်။

တပ်ပိုင်ဂုန်လျှော် စုပေါင်းရောင်းချ

ရန်ကုန် စက်တင်ဘာ ၃၀

အနောက်တောင်တိုင်း စစ်ဌာနချုပ် စည်းရုံးရေးကော်မတီ၏ဦးစီးမှုဖြင့် တိုင်းကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့များမှစိုက်ပျိုးသောဝါးခယ်မမြို့နယ် ကလိုပ်၊ ကျုံပတုတ်လယ်ယာ၊ သားငါး ကုန်ထုတ်လုပ်ငန်းစခန်းမှထွက်ရှိသည့် ဂုန်လျှော် ပိဿာ၂၄၅၀၀ကို ကျုံပတုတ်စခန်းတွင်ဖွင့်လှစ် ထားသော ဂုန်လျှော်အဝယ်ဒိုင်သို့စက်တင်ဘာ၂၆ ရက်တွင် တပ်မတော် သား များ၊ အိမ်ထောင် စုဝင် မိသားစု များက တပျော်တပါးစုပေါင်းရောင်းချကြသည်။ (သတင်းစဉ်/ကကပြည်)

မိုးဝေ (ဟိုသတင်းစာ)

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း ကော်ပိုရေးရှင်းက ရန်ကုန်မြို့ ... သတင်းစာတိုက်တွင် ရိုက်နှိပ်ထုတ်ဝေသည်။ ဆက်သွယ်ရန် ... ကမ်းနားလမ်း၊ ရန်ကုန်မြို့။ စာတိုက်သေတ္တာအမှတ်— ... တယ်လီဖုန်းများ— ဒုတိယအယ်ဒီတာချုပ်နှင့် အယ်ဒီတာ ... အထွေထွေစီမံခန့်ခွဲရေးမှူး- ၇၄၆၉၄၊ အုပ်ချုပ်ရေး ... ကြော်ငြာနှင့် မြန့်ချိရေး- ၇၁၆၁၆။ R.358

ဗိုလ်တထောင်

၁၃၄၉ ခု၊ သီတင်းကျွတ်လဆန်း ၉-ရက်၊ ကြာသပတေးနေ့ (၁-၁၀-၈၇) (၃၃/၂၆၇)

နိုင်ငံတော်ဝန်ကြီးချုပ် ဦးမောင်မောင်ခ
တရုတ်ပြည်သူ့သမ္မတနိုင်ငံအမျိုးသားနေ့သဝဏ်လွှာပေးပို့

ရန်ကုန် အောက်တိုဘာ ၁

၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ (၃၈) နှစ်မြောက်အမျိုးသားနေ့တွင်ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် - နိုင်ငံတော်ဝန်ကြီးချုပ် ဦးမောင်မောင်ခထံမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ - နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် ကျောက်ကျိယန် ထံသို့ သဝဏ်လွှာ ပေးပို့သည်။

နှုတ်ခွန်းဆက်

အဆိုပါသဝဏ်လွှာ၌တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်(၃၈)နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဝန်ကြီးအဖွဲ့ ကိုယ်စားလည်းကောင်း၊ ကျွန်ုပ်အနေဖြင့်လည်းကောင်း အဆွေတော်နှင့် အဆွေတော်မှတစ်ဆင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရထံလှိုက်လှဲစွာနှုတ်ခွန်းဆက်လျက် ဆုမွန်ကောင်းများတောင်းလိုက်ပါသည်။

ဆုမွန်ကောင်း

ထို့ပြင် အဆွေတော် ကျန်းမာချမ်းသာစေရန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူများ ဆက်လက်တိုးတက်သာယာဝပြောစေရန် ကျွန်ုပ်ကထပ်လောင်း၍ ဆုမွန်ကောင်း တောင်းလိုက်ပါသည်ဟု ဖော်ပြပါရှိသည်။ (သတင်းစဉ်)

နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးဦးရဲခေါင်သဝဏ်လွှာပေးပို့

ရန်ကုန် အောက်တိုဘာ ၁

၁၉၈၇ခုနှစ်၊အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သော တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၏ (၃၈) နှစ်မြောက် အမျိုးသားနေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲခေါင် ထံမှ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ-နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝူရွှေချင်းထံသို့ သဝဏ်လွှာ ပေးပို့သည်။

နှုတ်ခွန်းဆက်

အဆိုပါ သဝဏ်လွှာ၌ မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၃၈)နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် ကျွန်ုပ်က ဝမ်းမြောက်စွာ နှုတ်ခွန်း ဆက်လျက် အဆွေတော်ကျန်းမာချမ်းသာစေရန်နှင့် တိုးတက် အောင်မြင် စေ ရန် ဆု မွန် ကောင်း တောင်းလိုက်ပါသည်ဟု ဖော်ပြပါရှိသည်။ (သတင်းစဉ်)

ကယားပြည်နယ်

ဒေသပါတီကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ ကျေးရွာအေးချမ်းရေးနှင့် လုံခြုံရေးဆွေးနွေး

ဖာဆောင်း စက်တင်ဘာ ၃၀

ကယားပြည်နယ် ဒေသပါတီကော်မတီအတွင်းရေးမှူး ဦးအောင်သိန်းနှင့် အဖွဲ့သည် ဖာဆောင်းမြို့နယ် သံလွင် အရှေ့ဘက်ကမ်းရှိ မဲ့စဲ့ကျေးရွာအုပ်စု မဲ့စဲ့ကျေးရွာ၌ ကျေးရွာပြည်သူများနှင့် စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီခွဲတွင် တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ကယားပြည်နယ်ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့ဝင် ဗိုလ်မှူးထွန်းရှိန်၊ မြို့နယ်ပါတီယူနစ် အတွင်းရေးမှူး ဦးမြသန်းနှင့် ယူနစ်ကော်မတီဝင်များ၊ မြို့နယ် ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဦးစောဒင်နရာနှင့် အဖွဲ့ဝင်များ၊ နန်းမန်းကျေးရွာ၊ဝမ့်ကန်ကျေးရွာနှင့် မဲ့စဲ့ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ကယား ပြည်နယ် ဒေသပါတီကော်မတီ အတွင်းရေးမှူးက ကျေးရွာအုပ်စုများ၏ စီးပွားရေး၊လူမှုရေး၊ ကျေးရွာပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ကျေးရွာနယ်မြေဒေသ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ပေးအပ်

ထို့နောက် မဲ့စဲ့ ကျေးရွာအုပ်စုမှ ကျေးရွာ ကိုယ်စားလှယ်များက လုံခြုံရေး၊ စိုက်ပျိုး ရေးလုပ်ငန်းများနှင့် သောင်း ကျန်းသူများ၏မီးရှို့ဖျက်ဆီးခြင်း ခံရသော ကျေးရွာများကိုပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေး တင်ပြကြရာ ဒေသပါတီကော်မတီအတွင်းရေးမှူးနှင့် ပြည်နယ် ပြည်သူ့ ကောင်စီ အလုပ်အမှုဆောင် အဖွဲ့ဝင် တို့က ပြန်လည် ရှင်းလင်း ဖြေကြားကြသည်။ထို့နောက် ကျေးရွာအတွင်း တစ်အိမ်တက်ဆင်း သွားရောက်ကာ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ (သတင်းစဉ်)

ပါတီတွင်းရက်တို ဆွေးနွေးပွဲ

ရွှေကျင် စက်တင်ဘာ ၃၀

ရွှေကျင် မြို့နယ် ပါတီယူနစ်၏ ပါတီတွင်းရက်တိုဆွေးနွေးပွဲ အမှတ်စဉ်(၁/၈၇)ဖွင့်ပွဲကို စက်တင်ဘာ ၂၁ရက်ညနေ၆နာရီတွင် ပျဉ်းမပင် ရပ်ကွက်မူလတန်းကျောင်း၌ ပြုလုပ်ရာ မြို့နယ်ပါတီယူနစ်ဥက္ကဋ္ဌ ဦးမင်းသိန်းက အမှာစကားပြောကြားသည်။ ဆွေးနွေးပွဲသို့ မြို့မ ရပ်ကွက်များမှပါတီဝင် ၁၂၀ တက်ရောက်ကြသည်။ (သတင်းစဉ်)

ပါတီတွင်းရက်တို ဆွေးနွေးပွဲ

ရန်ကုန် စက်တင်ဘာ ၃၀

သင်္ဃန်းကျွန်းမြို့နယ် ပါတီယူနစ်၏ ပါတီတွင်းရက်တိုဆွေးနွေးပွဲ အမှတ်စဉ်(၅/၈၇)ဖွင့်ပွဲကို စက်တင်ဘာ ၂၉ရက် ညပိုင်းတွင် မူလတန်းကျောင်း၌ ပြုလုပ်ရာ မြို့နယ်ပါတီယူနစ်ဥက္ကဋ္ဌ ဦးသိန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။ (သတင်းစဉ်)



စက်တင်ဘာ ၂၅ရက် နံနက်တွင် အောင်ဆန်းခန်းမ၌ပြုလုပ်သော အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ... အခမ်းအနားတွင် ... စကား ပြောကြားစဉ်။ (သတင်းဓာတ်ပုံ) (ကအခြည်)

ဧရာဝတီတိုင်း အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးမှုပညာရည်ဆု ပေးအပ်ပွဲနှင့် ကျောင်းကျန်းမာရေးစံပြဆုချီးမြှင့်ပွဲကျင်းပ

ပုသိမ် စက်တင်ဘာ ၃၀

ဧရာဝတီတိုင်း ၁၉၈၆-၈၇ပညာသင်နှစ် အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးမှု ပညာရည်ချွန်နှင့် ကျောင်းကျန်းမာရေးစံပြဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၂၉ရက်နံနက် ၇နာရီတွင် ပုသိမ်မြို့ ဧရာဝတီတိုင်း ပြည်သူ့ကောင်စီ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်း ဒေသပါတီ ကော်မတီ အတွင်းရေးမှူး ဦးချစ်ဆွေနှင့် ဒေသပါတီကော်မတီဝင်များ၊ တိုင်းပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး တင်လှိုင် (လေ) နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ တိုင်း တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးငွေ၊ ... မြို့နယ်ပါတီ၊ ပြည်သူ့ကောင်စီတို့မှ တာဝန်ရှိသူများ၊ ... ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်မှ မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင် (လူမှုရေးတာဝန်ခံ)

စာမျက်နှာ၂ ကော်လံ ၃သို့

စက်တင်ဘာ ၃၀ ရက်က အောက်တိုဘာ (၁)ရက်နေ့တွင်ကျရောက်မည့် ပြည်သူ့ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ကြိုဆိုသောအားဖြင့် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ရဲမိသားစုများ ... သန့်ရှင်းရေး လုပ်အားပေးကြစဉ်။ (ကအခြည်)

စာပေဗိမာန်စာမူဆုပြိုင်ပွဲ ဆုရရှိသူများစာရင်းကြေညာ

နိုင်ရွှေမိုး (ပထမဆု)



မောင်လင်းသူ (ပထမဆု)

ရန်ကုန် စက်တင်ဘာ ၃၀

၁၉၈၆ခုနှစ် စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများ စာရင်းကို ယနေ့ သက်ဆိုင်ရာမှ ထုတ်ပြန် ကြေညာသည်။

ဝတ္ထုရှည်ဆုတွင်သန်လျင်မောင်မောင်ဦး၏ "သံချောင်း"က ပထမဆု၊ ဆန်လုံးညို၏ "မှုန်နံ့သာလိမ်းစိမ်းမြမြခြယ်"က ဒုတိယဆု၊ရဲဘော်ဘသော်၏"မြမြင်းမိုရ်ပေါ် ကျော်လွှန်၍"က တတိယဆု ရရှိ သည်။

ဝတ္ထုတို

ဝတ္ထုတို ပေါင်း ချုပ် ဆု တွင် မောင်ဆောင်း(မုံလှ)၏ "ရွှေသမင်တောက မျှော်နေမယ်နှင့် အခြားဝတ္ထုတိုများ"က ပထမဆုရရှိသည်။

ဘာသာပြန်

ဘာသာပြန်ဆုတွင် ဦးလှကျော်၏ "ဆရာ့လုပ်ငန်း အခန်း အထွေထွေ"က ပထမဆုရရှိသည်။

ကလေးစာပေဆုတွင်မြတ်မျိုးမြင့်

စာမျက်နှာ၂ ကော်လံ ၁သို့

သန်လျင် မောင်မောင်ဦး (ပထမဆု)

မောင်ဆောင်း(မုံလှ) (ပထမဆု)

ဗိုလ်ကျော်ဆန်း (ပထမဆု)



စုကြည်မျိုး (ပထမဆု)

မြတ်မျိုးမြင့် (ပထမဆု)

ဦးလှကျော် (ပထမဆု)

ပြည်သူ့ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုကြိုဆို သန့်ရှင်းရေး ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၃၀

တောင်ဥက္ကလာပမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးဦးဆောင်လျက်ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများစုစုပေါင်းအင်အား ၂၅ဝသည်အောက်တိုဘာ ၁ရက် ပြည်သူ့ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၇နာရီတွင်ရဲစခန်းဝင်းအတွင်း အပြင်သန့်ရှင်းရေး ပြုလုပ်ကြသည်။ (သတင်းစဉ်)

ယနေ့ဖတ်စရာ

- နိုင်ငံခြားသတင်း ၂၊၃
- ပြည်သူများ၏အကျိုးစီးပွားကို ထာဝစဉ်သယ်ပိုးနေသည့်ပြည်သူ့ရဲ (ခေါင်းကြီး) ၄
- (၃၃) နှစ်မြောက် ပြည်သူ့ရဲတပ်ဖွဲ့နေ့ (ရဲတင်အေး-စမ်းချောင်း) ၅
- ပြည်တွင်းသတင်းများ ၂၊၄၊၅၊၆၊၇